



# မြန်မာနယ်အဆင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိမ်နှင်းရေး (လုပ်ငန်းလမ်းညွှန်)

Prevention and Control of Dengue Fever/  
Dengue Haemorrhagic Fever  
at Township level

Version - 01

2018



Vector Borne Disease Control Programme

# **မြန်မာနိုင်ငံသွေးလွန်တုပ်ကျွေးရောဂါကာကွယ်နှစ်နှင့်ရေး**

## **(လုပ်ငန်းလမ်းညွှန်)**

### **မာတိကာ**

<b>၀။ အကြောင်းအရာ</b>	<b>တမျက်နှာ</b>
မြန်မာနိုင်ငံသွေးလွန်တုပ်ကျွေးရောဂါကာကွယ်နှစ်နှင့်ရေး.....	7
(လုပ်ငန်းလမ်းညွှန်) .....	7
Prevention and Control of Dengue Fever/ Dengue Haemorrhagic Fever .....	7
At Township level .....	7
<b>၁။ နိဒါန်း။</b> .....	7
မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကျွေးရောဂါအခြေအနေ .....	8
အခန်း(၁) .....	11
၂။ သွေးလွန်တုပ်ကျွေးရောဂါ ကူးစက်ပြန်ပွားပုံ .....	11
(Epidemiology of Dengue Fever/Dengue Haemorrhagic Fever).....	11
(၁) ရောဂါပိုး .....	11
(၂) ရောဂါပိုးသပ်ဆောင်သောခြင် .....	11
(၃) Aedes ခြင်ပေါက်ပွားရာနေရာများ .....	12
(၄) ခြင်ကျားကိုက်လျှော့ရှိသောအချိန် .....	13
(၅) ခြင်ကျားပုံသန်းနိုင်သည့်အကွာအကေး .....	13
(၆) သွေးလွန်တုပ်ကျွေးရောဂါဖြစ်နိုင်ခြေရှိသောသူ (Susceptible Host) .....	13
(၇) သွေးလွန်တုပ်ကျွေးရောဂါဖြစ်နိုင်ခြေရှိသော ပတ်ဝန်းကျင် (Environment).....	14
အခန်း(၂) .....	16
<b>၃။ သွေးလွန်တုပ်ကျွေးရောဂါကာကွယ်နှစ်နှင့်ရေးမဟာဏူးပါးများ .....</b>	16
(National Strategy on DF/DHF Prevention and Control).....	16

၃-၁။ ရည်ရွယ်ချက် (Vision) .....	16
၃-၂။ ယော့ယျောဉ်မှန်းချက် (Goal) .....	16
၃-၃။ စိသေသရည်မှန်းချက် .....	16
၃-၄။ ဆောင်ရွက်ရမည့်နည်းပြုဟာများ (Strategic Intervention).....	16
အခန်း(၃) .....	18
၄။ ရောဂါဒီထုတ်သတ်မှတ်ခြင်း .....	18
၄-၁။ ရောဂါပုံစံအကြောင်းမျိုးမျိုး (Clinical Spectrum of Dengue) .....	18
အခန်း(၄) .....	23
၅။ သွေးလွှန်တုပ်ကွေးရောဂါကာကွယ်နိမ်နင်းရေးတွင် ပါတ်ခွဲစစ်ဆေးမှုများ၏ အခန်းကဏ္ဍ .	23
အခန်း(၅) .....	30
၆။ သွေးလွှန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း.....	30
(Activities on DF/ DHF Prevention) .....	30
၆-၁။ ကျိုးမာရေးပညာပေးခြင်း (Health Education on prevention of DHF) .....	30
၆-၂။ ပိုးလောက်လန်း ပံ့နှံ.မူအကြောင်းလစ်ဆေးခြင်း (Larval survey).....	30
၆-၃။ ပတ်ဝန်းကျင်သန်ရှင်းရေးလုပ်ငန်းနှင့် ပိုးလောက်လန်းနိမ်းနင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း (Environmental Sanitation and Larval Control).....	31
၆-၄။ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများ အသုံးပြုဖော်ခြင်း (Personal Protective Measures) .....	32
၆-၅။ အသေခံအဖွဲ့အစည်းများ၊ နှီးနွယ်နေသော ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း. 32	
၆-၆။ ကျောင်းများတွင် သွေးလွှန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျားကင်းစင်သည့် ကျောင်းများထူးထောင်ခြင်း .....	33
အခန်း(၆) .....	35

၇။	သွေးလွန်တုပ်ကျွေးရောဂါလူနာတွေ၊ ရှိပါက၊ ဆောင်ရွက်ရမည့် သွေးလွန်တုပ်ကျွေးရောဂါနိမ်နှင့်ရေးလုပ်ငန်းရပ်များ (DF/DHF Control Measures) .....	35
၇-၁။	လူနာသည် သွေးလွန်တုပ်ကျွေး ရောဂါ ဟုတ်/မဟုတ် လေ့လာဆန်းစစ်ခြင်း (Verification & Investigation of DHF Case).....	35
၇-၂။	သွေးလွန်တုပ်ကျွေးရောဂါဖြစ်ပွားနေပြီဟု အထက်အဆင့်ဆင့်သို့ သတင်းပို့ခြင်း (Routine Reporting of DHF cases) .....	35
၇-၃။	ရောဂါဖြစ်ပွားသောလူနာအိမ်နှင့် ပတ်ဝန်းကျင်တွင် ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်း .....	36
	(Adult Control: Thermal Fogging) .....	36
၇-၄။	မာရေးဝန်ထမ်းများဦးဆောင်သည့် ပို့လောက်လန်းနှင့်ရေးလုပ်ငန်းဆောင်ရွက်ခြင်း (Larval Control)၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်း (Environmental sanitation) နှင့် ထိရောက်မှု ရှိ/မရှိ ဆန်းစစ်သည့်အနေဖြင့် (Larval Survey) ဆောင်ရွက်ခြင်း .....	36
၇-၅။	DF/DHF ရောဂါဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်း (Health Education targeting message for early detection of case & referral) .....	37
၇-၆။	ကျောင်းများတွင် သွေးလွန်တုပ်ကျွေးရောဂါနိမ်နှင့်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ ..	37
(က)	Fever Surveillance at school - ကလေးများများ/မဖျားစစ်ဆေးကြည့်ရခြင်း။	
	37	
(ခ)	Surveillance on School Absenteeism - ကျောင်းသားများ ကျောင်းတက်ရက်ပျက်ကွက်မှုကို စောင့်ကြပ်ကြည့်ရခြင်း .....	38
အခန်း(၇)	.....	39
၈။	အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ထားရှိခြင်းနှင့် ကပ်ရောဂါအသွင်ဖြစ်ပွားမှုကို တုပ္ပန်ဆောင်ရွက်ခြင်း (Epidemic Preparedness and Response) .....	39
၈-၁။	အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ထားရှိခြင်း (Epidemic Preparedness).....	39
၈-၁-၁။	ကပ်ရောဂါဖြစ်ပွားမှုကို အတည်ပြန်မည့်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း (Designation of an investigation team).....	39

၈-၁-၂။	သွေးလွန်တုပ်ကျွေးကပ်ရောဂါဖြစ်ပွားခြင်းဟုတ်/မဟုတ် ဆန်းစစ်ခြင်း (Verification of the Outbreak).....	40
၈-၁-၃။	“သွေးလွန်တုပ်ကျွေးရောဂါ” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ထုတ်ပြန်ပေးခြင်းနှင့် ရောဂါဖြစ်ပွားမှု ပိုမိုသတင်းရရှိရန် ရှာဖွေဖော်ထုတ်ခြင်း (Case Definition and additional case finding).....	41
၈-၁-၄။	စနစ်တကျစုစုစမ်းစစ်ဆေးခြင်းနှင့် ကပ်ရောဂါတိန်းချုပ်ရေးနည်းလမ်းများ (Standard case investigation and methods of control).....	41
၈-၁-၅။	Laboratory and environmental information .....	41
၈-၁-၆။	သွေးလွန်တုပ်ကျွေးကပ်ရောဂါနှင့်နှင့် လုပ်ငန်းများကို အဖွဲ့များဖွဲ့၍ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်ခြင်း (Communication with authorities concerned and recommendation of control measures by forming EAC and RRT).....	41
၈-၁-၇။	ကပ်ရောဂါတိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း (Implementation of control measures by Rapid Response Team) .....	42
	အခန်း(၈) .....	45
၉။	သွေးလွန်တုပ်ကျွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ (DF /DHF Surveillance Activities & System) .....	45
၉-၁။	ပုံမှန်လစဉ်အစီရင်ခံခြင်း (Routing Data Reporting and surveillance of Dengue Fever/DHF) .....	46
၉-၂။	သွေးလွန်တုပ်ကျွေးကပ်ရောဂါအသွင်ဖြစ်ပွားစဉ် သတင်းပေးပို့မှုစနစ် (Data reporting and surveillance system of Dengue Fever/DHF Epidemics).....	46
၉-၂-၁။	သွေးလွန်တုပ်ကျွေးရောဂါဖြစ်ပွားသူရှိ/မရှိ စုစုပေါင်းထောက်လမ်းခြင်း (Surveillance) .....	46
၉-၂-၂။	သွေးလွန်တုပ်ကျွေးကပ်ရောဂါဖြစ်ပွားမှုကို ပကာမသတင်းပို့ခြင်း (Initial Reporting of Outbreak) .....	47
၉-၂-၃။	နေ့စဉ် ကပ်ရောဂါဆိုင်ရာသတင်း ပေးပို့ခြင်း (Daily epidemiological data reporting) .....	48

၉-၂၄။ အပတ်စဉ် သွေးလွန်တုပ်ကျွေးရောဂါ သတင်းပေးပို့ခြင်း (Weekly Reporting) .....	48
၉-၂၅။ ပုံမှန်လစဉ်အစီရင်ခံစာပေးပို့ခြင်း (Routine Monthly Reporting) .....	48
၉-၂၆။ သွေးလွန်တုပ်ကျွေးရောဂါဖြစ်ပွားမှု ရပ်တန်ဖြီးဆုံးသွားပါက၊ နောက်ဆုံးသတင်းပေးပို့ခြင်း (Final Reporting) .....	48
အခန်း(၉) .....	49
၁၀။ အပြုအမှုပြောင်းလဲစေခြင်းကိုညီးတည်သည့် ဆက်သွယ်ဆောင်ရွက်ခြင်းနည်းလမ်းများ (Communication for Behavioral Impact) .....	49
၁၀-၁။ COMBI အခြေပြုဆောင်ရွက်ရမည့်လုပ်ငန်းများ .....	49
၁၀-၂။ ရောဂါဖြစ်ပွားမှုအခြေအနေအလိုက် လူထုအားပေးရမည့် သတင်းအချက်အလက်များ 50	
References (ကျမ်းကိုးစာရင်း) .....	54
အခန်း(၁၀) .....	55
၁၁။ နောက်ဆက်တွဲများ (Annexes) .....	55
Larval survey ပြုလုပ်နည်း .....	56
ဖုံးသွွန်လဲစစ် နှင့် ပိုးလောက်လန်းနှင့်နှင့်ရေးလုပ်နည်းလုပ်ဟန်များ .....	58
1% Temephos (Abate) ခတ်ရန် တွက်နည်းနှင့်ခတ်နည်း .....	61
ပိုးလောက်လန်းစားဝါးထည့်ခြင်း .....	63
ဆေးမှုတ်ခြင်း (Thermal Fogging) လုပ်ငန်း .....	64
ဘာကြောင့်ဆေးမှုတ်ရပါသလဲ။ .....	64
ဘာတွေပြင်ဆင်ထားရမလဲ။ .....	64
ဆေးမှုတ်စဉ်လိုက်နာရမည့်အချက်များ။ .....	64
Case Investigation Form .....	66
သွေးလွန်တုပ်ကျွေးရောဂါလူနာမှုတ်တမ်း .....	67

DF/ DHF Patient Register .....	67
၆၃၁။ လွန်တုပ်ကွေးရောဂါကာကွယ်/နိမ်နင်းရေးလုပ်ငန်း လုပ်ဆောင်ချက်အစီရင်ခံစာ .....	68
Report on Prevention/Control Activities of DF/ DHF .....	68

## မြန်မာနိုင်ငံသွေးလွန်တုပ်ကျွေးရောဂါကာကွယ်နှစ်နှင့်ရေး (လုပ်ငန်းလမ်းညွှန်)


### Prevention and Control of Dengue Fever/ Dengue Haemorrhagic Fever At Township level

#### ၁။ နိဒါန်း။

သွေးလွန်တုပ်ကျွေးရောဂါသည် အာဖို့ပိုင်းရပ်စ် (Arbo-virus) အမျိုးအစား ဒင်ဂါးပိုင်းရပ်စ် (Dengue virus serotype 1,2,3,4) ကြောင့်ဖြစ်ပြီး၊ ဒင်ဂါးရိုးရိုးတုပ်ကျွေးရောဂါ (Dengue Fever)၊ သွေးလွန်တုပ်ကျွေးရောဂါ (Dengue Haemorrhagic Fever) ဟူ၍ ဖြစ်ပွားသောရောဂါဖြစ်ပါသည်။ ရောဂါဖြစ်စေသော ဒင်ဂါးပိုင်းရပ်စ်ပိုးကို ခြင်ကျား (Aedes) မျိုးစိတ်ကသယ်ဆောင်ပေးရာ၊ Aedes aegypti သည် အဓိကသယ်ဆောင်သည့် (Primary Vector) ဖြစ်ပြီး၊ အချို့အစာများတွင် Aedes albopictus ကပါ ရောဂါပိုးသယ်ဆောင်ပေးကြောင်း တွေ့ရှိရပါသည်။

သွေးလွန်တုပ်ကျွေးရောဂါသည် မြန်မာနိုင်ငံတွင် အဓိကကူးစက်မြန်ရောဂါကြီး (diseases) (Principle Epidemic Diseases)တွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဖြစ်ပွားပါက ကမ္ဘာကျွန်းမာရေးအဖွဲ့ထိ အဆင့်ဆင့်သတင်းပေးပို့ ရသောရောဂါ (Notifiable Disease) ဖြစ်ပါသည်။

#### ပုံ(၁)၊ သွေးလွန်တုပ်ကျွေးရောဂါအန္တရာယ်ရှိသောကွော့နှစ်များ-ဂုဏ်ခွန်



Source: Dengue Net, WHO, 2008. [www.abc.net.au/rn/backgroundbriefing/documents/20100221\\_map.pdf](http://www.abc.net.au/rn/backgroundbriefing/documents/20100221_map.pdf)


ကုမ္ပဏီတွင်လူသန်းပေါင်း (၂၅၀၀) သည် သွေးလွန်တုပ်ကျွေးရောဂါ ကူးစက်မှုရှိသော အေသာများ တွင်နေထိုင် လျက်ရှိပါသည်။ သွေးလွန်တုပ်ကျွေး အမြစ်တွယ်မှုရှိသောအေသာများတွင် အမေရိက၊ အရှေ့တောင်အာရုံ၊ ပစိဖိတ် အေသာအနာက်ပိုင်း၊ အရှေ့အလယ်ပိုင်းအေသာနှင့် အာဖရိက နိုင်ငံများ ပါဝင်သည်။ လွန်ခဲ့သောနှစ်ပေါင်း(၃၀) အတွင်း ဆယ်စုနှစ်များအလိုက် နှင့်ယဉ် ကြည့်ပါလျှင် ကမ္ဘာကျိုးမာရေးအဖွဲ့၊ အရှေ့တောင်အာရုံအေသာနှင့်များသည် သွေးလွန်တုပ်ကျွေးရောဂါ ပြဿနာအများဆုံး နိုင်ငံများဖြစ်ကြောင်း တွေ့ရပါသည်။

အရှေ့တောင်အာရုံအေသာနှင့်ရာနိုင်ငံများတွင် နေထိုင်သော လူဦးရေသန်းပေါင်း(၁၃၀၀)မှာ ရောဂါကူးစက်မှုခံရသည့်အွန်ရာယ်ရှိပါသည်။ ဤအေသာရှိနိုင်ငံ(၁၁)နိုင်ငံအနက် ကိုးရီးယားဒီမိုကရက် တစ်ပြည်သူသမ္မတနိုင်ငံမှုလွှဲ၍ ကျန်နိုင်အားလုံးတွင် သွေးလွန်တုပ်ကျွေးရောဂါ ကူးစက်ဖြစ်ပွားမှုရှိပါသည်။ အများဆုံးဖြစ်ပွားသော နိုင်ငံများမှာ အင်ဒိန်းရား၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။

### မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကျွေးရောဂါအခြေအနေ

သွေးလွန်တုပ်ကျွေးရောဂါကို မြန်မာနိုင်ငံ၌ (၁၉၆၄)ခန့်တွင် Notifiable disease အဖြစ် သတ်မှတ်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ (၁၉၆၈)ခန့်မှစတင်၍ သွေးလွန် တုပ်ကျွေးရောဂါ ဖြစ်ပွားခဲ့ပြီး(၁၉၇၀)ခန့်တွင် သွေးလွန်တုပ်ကျွေးကပ်ရောဂါ ပထမဆုံးဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရသိရှိရပါသည်။ ယင်းမှ အေားပြည်နယ်/ တိုင်းဒေသကြီးများသို့ အောက်ပါ ပုံအတိုင်းပုံနှံသွားခဲ့ပါသည်။


ပုံ(၂)၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက်၊ နှစ်အလိုက် သွေးလွန်တုပ်ကျွေးရောဂါပုံနှံသွားမှုအခြေအနေ



Source: National Strategic Plan of DF/ DHF in Myanmar, 2016-2020

မြန်မာနိုင်ငံတွင် ၂၁၆-၃၁၇လျှင်တစ်ကြိမ် ကပ်ရောဂါအသွင်ဖြစ်လေ့ရှိကြောင်း တွေ့ရှိရပါသည်။ (၁၉၇၀) ခုနှစ်မှ (၂၀၁၅)ခုနှစ်အတွင်း အမြင့်ဆုံး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီးမှာ (cases) (၄၃,၈၄၅)လိုးကို (၂၀၁၅)ခုနှစ် တွင်တွေ့ရှိခြင်း၊ အမြင့်ဆုံးသေဆုံးမှာ (၄၄၄)လိုးကို (၁၉၉၄)ခုနှစ်တွင် တွေ့ရှိခဲ့ရပါသည်။ သို့ရာတွင် သွေးလွန်တုပ်ကွေး ရောဂါ၏ သေဆုံးနှုန်း(Case Fatality Rate) မှာမှ (၁၉၇၀)ခုနှစ်တွင် (၅.၅%)မှ ၂၀၁၅ခုနှစ်တွင် (၀.၃၇%)သို့ ကျဆင်းခဲ့ပါသည်။


ပုံ(၃)၊ သွေးလွန်တုပ်ကြေးရောဂါဖိစ်ပွား/သေဆုံးမှုအခြေအနေ (၁၉၇၀-၂၀၁၇)ခုနှစ်



Source: National Strategic Plan of Dengue/ DHE in Myanmar, 2016-2020

ယောက်အားဖြင့် သွေးဂွန်တုပ်ကျေးရောဂါသည် မိုးရာသီတွင် အမြင့်ဆုံးဖြစ်ပွားလေ့ရှိသည်။ ယခင်က နွေးရာသီကာလဖြစ်သော မတ်လနှင့် ဇူလိုင်များတွင် ဖြစ်ပွားမှုမရှိခဲ့သော်လည်း ယခုအခါ အချို့ပြောနှယ် / တိုင်းဒေသကြီးများတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားလာသည့်ကို တွေ့ရှုပါသည်။


### ပုံ(၄)၊ လအလိုက်သွေးလွန်တုပ်ကျွေးရောဂါဖြစ်ပြီးမှုအခြေအနေ (၂၀၁၀-၂၀၁၇)



Source: National Strategic Plan of Dengue/ DHF in Myanmar, 2016-2020

သွေးလွန်တုပ်ကျွေးရောဂါသည် ရေသိလောင်မှုရှိခြင်း၊ ရေတင်ကျန်နိုင်သော အိုးခွက်ဟောင်းများ၊ တာယာ ဟောင်းများစသည်တို့ကို စနစ်တကျစွမ်းပစ်မှုမရှိခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိပြီး၊ ယခင်က မြို့ကြီးများတွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ ကျေးလက်ဒေသများတွင်ပါ ကူးစက်ပုံးနှံလာသည် ကို တွေ့ရှိရပါသည်။

### ပုံ(၅)၊ မြို့ပို့နှင့်ကျေးလက်အလိုက်၊ သွေးလွန်တုပ်ကျွေးရောဂါဖြစ်ပွားမှုအခြေအနေ



Source: National Strategic Plan of DF/ DHF in Myanmar, 2016-2020

## အခန်း(၁)

### JII သွေးလွန်တုပ်ကျွားရောဂါ ကူးစက်ပြန်ဗွားပုံ (Epidemiology of Dengue Fever/Dengue Haemorrhagic Fever)

#### (၁) ရောဂါပိုး

သွေးလွန်တုပ်ကျွားရောဂါသည် Arbo-virus အပ်စိဝ် Dengue Virus ကြောင့် ဖြစ်ဗွားပါသည်။ Dengue Virus မှာ Serotype (၄)မျိုးရှိပါသည်။ DEN-1, DEN-2, DEN-3 နှင့် DEN-4 ဟုခေါ်ပါသည်။ Serotype တစ်မျိုးအတွက်ရောဂါဖြစ်ဗွားပါက ငြင်း Serotype တစ်ခုအတွက်သာ ကာကွယ်မှု (immunity) ရှိပြီ၊ အခြားအမျိုးအစား (Serotype)အတွက် မကာကွယ်နိုင်ပါ။ ယင်းပိုင်းရပ်စိပါးများ၏ ရှိသော Nonstructural Protein များအနက် NS1 ခေါ် Glycoprotein တစ်မျိုးသည် ရောဂါရှာဖွေ ဖော်ထုတ်ရောတွင် အထိက်အလျောက် အရေးပါသော ပဋိပစ္စည်းတစ်မျိုးဖြစ်ပါသည်။

#### (၂) ရောဂါပိုးသယ်ဆောင်သောခြင်း

Dengue Virus ပိုးကို ခြင်ကျား(Aedes)မျိုးစိတ်ကသယ်ဆောင် ပေးပါသည်။ *Aedes aegypti* သည် အမိကသယ်ဆောင်ပေးသော ခြင်ဖြစ်ပြီး *Aedes albopictus* မှာ အချို့နေရာ များတွင် သယ်ဆောင်ပေးကြောင်း တွေ့ရှိရပါသည်။ မြောက်လတ္တိတွေ့ (45°N)နှင့် တောင်လတ္တိတွေ့ (35°S) အကြားရှိ အပူပိုင်းစုံဒေသတွင်ရှိသော ကမ္ဘာနိုင်ငံများတွင် *Aedes aegypti* ပေါက်ဗွားမှုကို တွေ့ရပါသည်။ *Aedes aegypti* ကို မြို့များတွင်တွေ့ရှိရပြီ၊ *Aedes albopictus* မှာမူ ကျေးလက်ဒေသများတွင် တွေ့ရလေ့ရှိပါသည်။

ခြင်ကျား *Ae. aegypti* သည် အိမ်တွင်းပဲနေထိုင်လေ့ရှိပြီး လူသွေးကို အထူးကြိုက်နှစ်သက် သည်။ ငြင်းကို "Nervous feeder" ဟူလည်းခေါ်သည်။ "Nervous feeder" ၏ အဓိုက်မှာ ငြင်း၏ ဝမ်းတစ်ကြိမ်ပြည့်ရန် သွေးစပ် လျှင် လူတစ်ဦးထက်ပို၍ စပ်ယူရလေ့ရှိသည်။ ထို့ပြင် ငြင်း၏မျိုးညား တစ်ကြိမ်အောင်မြင်စွာဥနိုင်ရန် လူသွေးကို တစ်ကြိမ်မကစပ်ယူရသဖြင့် ငြင်းကို "Discordant species" ဟူလည်း သိရှိရသည်။ ယင်းအချက်များက ရပ်ကွက်များ၊ ကျောင်းများ၏ သွေးလွန်တုပ်ကျွားလူနာများ အစုလိုက်အပြီးလိုက်ဖြစ်တတ်ခြင်း၏ အဖြေပိုင်ဖြစ်သည်။

*Ae. aegypti* နှင့် နှုန်းယဉ်ကြည့်ပါက *Ae. albopictus* သည် တော်လေ့ကိုနှစ်သက်သော ခြင်ကျားမျိုး ဖြစ်သည်။ သဘာဝအလျောက်ရေတင်ကျို့နိုင်သော နေရာများရှိသည့် အန်းပင်၊

ငုက်ပျောပင်များ၊ သစ်ခေါင်းပါးခေါင်းများရှိရာ မြို့ဆင်ခြော့ရပ်ကွက်များ၊ ကျေးရွာများတွင် တွေ့ရလေ့  
ရှိသည်။ လူသွေးနှင့်တိရ့စ္စနှင့်သွေး နှစ်မျိုးလုံးကိုနှစ်သောက်သည်။ ငါးကို "Aggressive feeder" နှင့်  
"Concordant species" ဟုခေါ်ကြသည်။ အမိပြုယ်မှာ ငါးသည်ဝမ်းပြည့်ရန် တစ်ကြိမ်လျှင်လူတစ်ဦး  
(သို့မဟုတ်) တိရ့စ္စနှင့်ကောင်ကိုသာ အပြီးကိုက်၍ သွေးစုပ်လေ့ ရှိသည်။ မျိုးဥများ တစ်ကြိမ်  
အောင်မြင်စွာဥနှင့်ရန် တစ်ကြိမ်သာသွေးစုပ်ရန်လိုသည်။ ဒုတိယအကြိမ်ကိုက်ရန်၊ သွေးစုပ်ရန်  
မလိုတော့ပါ။

### (က) Aedes ခြင်ပေါက်ပွားရာနေရာများ

ခြင်ကျားသည် ရေကြည်/ရေသန့်တွင် ပေါက်လေ့ရှိပါသည်။ *Aedes aegypti* သည်  
လူတို့အသုံးပြုရန် ရေသိလျောင်လေ့ရှိသော နေရာများတွင်လည်းကောင်း၊ လူတို့စွဲနှင့်ပစ်သည့် ရေတင်  
ကျွန်းနှင့်သော အရာဝတ္ထုတို့တွင် လည်းကောင်း ပေါက်ပွားလေ့ရှိပါသည်။ *Aedes albopictus* မှာမူ  
သဘာဝအလျောက် မိုးရေတင်ကျွန်းလေ့ရှိသော နေရာများ (ဥပမာ-ငှက်ပျောလက်၊ အုန်းလက်များ  
အကြား)တွင် ပေါက်လေ့ရှိသည်။ ခြင်ဥမှုခြင်ကောင်ဖြစ်သည်အထိ (ဂ)ရက်မှ(၁၀)ရက်ခန့် လိုအပ်ပါ  
သည်။

### အိမ်တွင်းဦးခြင်ကျားပေါက်လေ့ရှိသောနေရာများ

- (၁) သုံးရေ/သောက်ရေထည့်သော မြေအိုး၊ စဉ်အိုး၊ တိုင်ကီ၊ သစ်သားစည်း၊ ပလပ်စတ်ပုံး
- (၂) ကြောင်အိမ်အောက်ခံခွက်၊ ရေခဲသွေးနှင့် Air-conditioner အောက်တွင် ခံထားသော  
ခွက်များ
- (၃) အိမ်သာ၊ ရေချိုခန်း၊ အိမ်ခြုံဝှက်တွင်းအတွင်း စသည့်နေရာများရှိ အုတ်ကန်များ၊  
အမြင့်တွင်တင်ထားသော အဖွံ့မပါသည့်/ မလုံသည့် ရေစည်းရေကန်များ (over-head tanks)
- (၄) ဘုရားပန်းအိုး၊ အလုပန်းအိုး၊ နတ်ပန်းအိုးများ၊ အလုပိုက်ထားသောပန်းအိုးကြီးများအောက်တွင်  
ရေခံရန်ထားသော လင်ပန်းကြီးများ
- (၅) (ဂ)ရက်ထာက်ပို၍ ရေထည့်သို့လျောင်ထားသောအဖွံ့မလုံသည့် အိုးခွက်များ

### အိမ်ပြင်ပတွင်ခြင်ကျားပေါက်လေ့ရှိသောနေရာများ

- (၁) ရေထည့်သောမြေအိုး၊ စဉ်အိုးကြီးများ၊ သံရေတိုင်ကီများ၊ ကွန်ကရစ်စည်များ
- (၂) စွန်းပစ်ထားသော ပူလင်းခွဲ၊ ပူးခွဲများ၊ ဘဏ္ဍာရှိအိုးဟောင်းများ၊ တာယာအဟောင်းများ၊  
အုန်းမှုတ်ခွက်၊ ရာဘာခြံတွင် ရာဘာအစေးခံသောခွက်များ

- (၃) အမှိုက်များဖြင့် ပိတ်နေသောရေတံ့လျှောက်များ၊ အသုံးမပြုတော့သော စွားစားခွက်များ၊  
အသုံးမပြုတော့သောလျှေား
- (၄) ရေထည့်နိုင်/ရေတင်ကျန်နိုင်၍ ခြင်ပေါက်နိုင်သည့် ကလေးကတားစရာအပါအဝင်၊  
လူတို့ပြုလုပ်ထားသော အရာအားလုံး
- (၅) သစ်ပင်အခေါင်းပေါက်၊ ဂါးဆစ်၊ ဂါးပင်အင့်၊ အုန်းပင်၊ ငှက်ပျောပင်အလက်များကြား  
(မှတ်ချက်- အထက်ဖော်ပြပါ အိမ်တွင်းနှင့် အိမ်ပြင် ခြင်ကျားပေါက်လေ့ ရှိသော  
နေရာများသည် လူအများ၏မျက်စီရေး၊ တွင်ရှိသလို မမြင်ကွယ်ရာတွင်လည်း ပုန်းလျှိုး၍ ရှိ  
နေနိုင်ပါသည်။)

#### (ခ) ခြင်ကျားကိုက်လေ့ရှိသောအချိန်

ခြင်ကျားသည်အများအားဖြင့် နေ့အချိန်တွင် ကိုက်လေ့ရှိသည်။ အများဆုံးကိုက်လေ့ရှိသော  
အချိန်(၂)ချိန် မှာ နံနက်အရှက်တက်စမှ နေထွက်ချိန်ထိတစ်ချိန်နှင့် ညနေနေမဂ်မီ အချိန်တို့ ဖြစ်ပါ  
သည်။ အများဆုံးကိုက်လေ့ ရှိသည့်အချိန်မှာ နေရာအလိုက်ခြားနားမှုရှိနိုင်သည်။ ဥပမာ-နေ့ကလေးတိန်း  
ကျောင်းများ၊ ကျူးရှင်များ၊ ကျောင်းများတွင် ကျောင်းသားများကျောင်းတက်ချိန်၌ အများဆုံးကိုက်မည်  
ဖြစ်သည်။

#### (ဂ) ခြင်ကျားပုံသဏ္ဌာန်းနိုင်သည့်အကွာအဝေး

ခြင်ကျားများသည် အနောဖိုလိုခြင်များကဲ့သို့ ဝေးဝေးပုံလေ့မရှိပါ။ ငှင်းတို့ ပေါက်ပွားရာ  
နေရာမှ (မိတာ ၅၀ မှ မိတာ ၃၀၀) အတွင်းသာပုံလေ့ရှိပါသည်။ ခြင်ကျား *Aedes aegypti* များသည်  
အိမ်တွင်းရှိ တွဲလောင်းကျ နေသောအဝတ်များ၊ ပရီဘောဂများ၏အောက်ဖက်၊ နောက်ကျောဘက်၊  
ဖျာလိပ်အတွင်းစသည့် မောင်သည့် နေရာများတွင်နားလေ့ရှိပြီး၊ *Aedes albopictus* များမှာ အိမ်ပြင်  
ချုပ်ပုံပြီး အပင်များပေါ်တွင် နားလေ့ ရှိပါသည်။ ခြင်ကျားများသည် အနက်ရောင်နှင့် အနီရောင်ကို  
အေားအရောင်ဖော်များထိုးပို့စီးပွားရေးလုပ်ငန်းများ၏ ထည့်သွင်းအသုံးချရမည့် အချက်များ ဖြစ်ပါသည်။

#### (၃) သွေးလွှန်တုပ်ကျေးရောဂါဖြစ်နိုင်ခြေရှိသောသူ (Susceptible Host)


သွေးလွှန်တုပ်ကျေးရောဂါသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေးဖြစ်နိုင်သည့်ရောဂါတစ်ခု  
ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က အသက်(၁၅)နှစ်အောက် ကလေးများတွင်သာ ဖြစ်ပွားလေ့  
ရှိသော်လည်း ယခုအခါ လူကြီးများတွင်ပါ ဖြစ်ပွားလာကြောင်းတွေ့ရပါသည်။ အသက်(၅)နှစ်မှ (၉)နှစ်

အချယ် ကလေးများတွင် အများဆုံးဖြစ်ပွား သည်ကိုတွေရှိရသည်။ သို့ဖြစ်၍ မူကြိုးမှုလတန်းမှ အထက်တန်းကောင်းသားများအထိ အထူးကရပြုရမည့် အပ်စု အဖြစ် သတ်မှတ်ရပါသည်။

#### (၄) သွေးလွန်တုပ်ကွ္းရောဂါဖြစ်နိုင်ခြေရှိသော ပတ်ဝန်းကျင် (Environment)

အမိကအားဖြင့် သွေးလွန်တုပ်ကွ္းရောဂါသယ်ဆောင်သော ခြင်ပေါက်ပွားနိုင်သည့် အခြေအနေကို ဖော်ဆောင်သည့်အပူချိန်၊ ပိုးရွာသွ်န်းမှာ၊ စိတိုင်းဆန်း ခြင်ပေါက်ပွားရန်နေရာများ တည်ရှိမှုကို ဆိုလိုသည်။ ပူအိုက် စွတ်စို၍ စိတိုင်းဆများသော ပိုးရာသီတွင် Aedes ခြင်ကျား ပေါက်ပွားမှုများပြားသည်ကို တွေ့ရှိရပါသည်။ ပိုးရာသီတွင် ပိုးရေတင်ကျိန်သောနေရာများ များပြား လာခြင်းကြောင့်လည်း ခြင်ပေါက်ပွားမှုများပြားသည်ကို တွေ့ရှိရပါသည်။

ပုံ(၆)၊ သွေးလွန်တုပ်ကွ္း ရောဂါကူးစက်ပုံ။



ရောဂါပိုးသည် လူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သည့်အချိန်မှစ၍ (၃)ရက်မှ(၅)ရက်အတွင်း သွေးထဲတွင် လှည့်ပတ်နေပါသည်။ Viraemia ဟုခေါ်သည်။ ယင်းအချိန်တွင် ခြင်ကျားကိုကိုပါက ခြင်မော်ခန္ဓာကိုယ်အတွင်းသို့ ပိုင်းရပ်(စိုးများပါသွားပါသည်။ ယင်းပိုးများသည် (၈)ရက်မှ (၁၀)ရက် အတွင်း၊ အကောင်များပွားများလာကာ (Multiplication of Dengue Virus)၊ ယင်းခြင်က နောက်တစ်ဦးကိုကိုယ်သည့်အပါ ယင်းလူမှာ Dengue ပိုင်းရပ်စိုးကူးစက်ခြင်းခံရပါသည်။ ယင်းကဲ့သို့ ကူးစက်ခြင်းကို (Biological Transmission) ဟုခေါ်သည်။

ထိုအပြင် မိန်းရပ်(စိ)ပိုးသည် အလွန်များပြားစွာ ဖွားများလာသောကြာင့် ခြင်မ၏  
ညအိမ်အတွင်းရှိ "ဥ" များတွင်ပါ ပြန်ဖွားလာပြီး၊ ယင်း"ဥ" များမှပေါ်ကိုလာသည့်ခြင်မှာ ရောဂါပိုးများ  
ပါပြီးဖြစ်၍ ငြင်းတို့မှတဆင့်လည်း ကူးစက်နိုင်ပါသည်။ ထိုကဲ့သို့ကူးစက်ခြင်းကို (Trans-ovarian  
transmission) ဟုခေါ်သည်။

## အခန်း(၂)

၃။ သွေးလွန်တုပ်ကျွေးရောဂါကာကွယ်နိမ်နင်းရေးမဟာဏူးပြားများ  
(National Strategy on DF/DHF Prevention and Control)

### ၃-၁။ ရည်ရွယ်ချက် (Vision)

သွေးလွန်တုပ်ကျွေးကြောင့်ဖြစ်ပေါ်လာသည့် ကျိန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆုံးရုံးမှုများကို  
လျှော့ချရန်။

### ၃-၂။ ထောက်လုပ်မှန်းချက် (Goal)

သွေးလွန်တုပ်ကျွေးရောဂါကြောင့် သေဆုံးနှင့်နှင့် ရောဂါဖြစ်ပွားနှုန်းကို လျှော့ချရန်။

### ၃-၃။ ဝိသေသရည်မှန်းချက်

- သွေးလွန်တုပ်ကျွေးရောဂါ ဖြစ်ပွားမှုကို (၂၀၂၀)ခုနှစ်တွင် (၂၀၁၇)ခုနှစ် ဖြစ်ပွားမှု၏ (၅၅%) သို့ လည်းကောင်း၊ (၂၀၂၅)ခုနှစ်တွင် (၅၀%) ထိလည်းကောင်း လျှော့ချရန်။
- သွေးလွန်တုပ်ကျွေးရောဂါဖြင့်သေဆုံးမှုကို (၂၀၂၀)ခုနှစ်တွင် (၂၀၁၇)ခုနှစ် သေဆုံးမှု၏ (၅၀%) သို့လည်းကောင်း၊ (၂၀၂၅)ခုနှစ်တွင် (၉၀%) ထိလည်းကောင်း လျှော့ချရန်။
- သွေးလွန်တုပ်ကျွေးရောဂါဖြင့်သေဆုံးနှုန်း (Case Fatality Rate) ကို (<1%) တွင် ထိန်းထားရန်

### ၃-၄။ ဆောင်ရွက်ရမည့်နည်းပြားများ (Strategic Intervention)

- (၁) နိုင်ငံ၏ သွေးလွန်တုပ်ကျွေးဆိုင်ရာ Surveillance system ကို တောင့်တင်းခိုင်းမှ စေရန် အတွက် သွေးလွန်တုပ်ကျွေးပီမံကိန်း (National Dengue/DHF Control Programme) ၏ စွမ်းဆောင် နိုင်ရည် (Capacity) ကိုမြှင့်တင်ပေးရန်။
- (၂) သွေးလွန်တုပ်ကျွေးရောဂါ ရှာဖွေဖော်ထုတ်ခြင်း၊ ကုသခြင်း၊ လွှဲပြောင်းပေးခြင်း တို့ကို ထိတိရောက်ရောက် ဆောင်ရွက်နိုင်ရန် အခြေခံကျိန်းမာရေးဝန်ထမ်းများ၊ ခါတ်ခွဲခန်း ဆောင်ရွက်သူများ၊ ဆရာဝန်များ၊ သူနာပြုများကို သင်တန်းများပို့ချရန် (Capacity for diagnosis, treatment and referral of dengue patients)။

- (၃) သွေးလွန်တုပ်ကျွေးရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားမှုကို ကြိုတင်ခန့်မှန်းခြင်း စော်းစွာ ဖော်ထုတ် သိရှိခြင်းနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြီးညီ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက် ခြင်း (predict, detect early and respond to outbreaks)။
- (၄) ပြည်သူလူထုများ၊ ကျိုးမာရေးဌာနများနှင့် သွေးလွန်တုပ်ကျွေးရောဂါနိမ်နှင့်ရေးနှင့် ဆက်စပ်လျက် ရှိသော ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အပြုအမှုပြောင်းလဲ စေသည့် လုထုဆက်သွယ်ရေးနည်းလမ်းများကို ဆောင်ရွက်ရန် (Communication for Behavioral Impact)။
- (၅) Integrated Vector Management (IVM) လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ သွေးလွန်တုပ်ကျွေးစီမံကိန်း၏ စွမ်းဆောင်နိုင်ရည် (Capacity) ကို မြင့်တင်ပေးရန်။
- (၆) သွေးလွန်တုပ်ကျွေးရောဂါ ကာကွယ်နိမ်နှင့်ရေးစီမံချက်လုပ်ငန်းများ ဆောင်ရွက်ရည် အားနည်း ချက်၊ ကွာဟာချက်များကိုသိရှိပြီး ယင်းတို့ကို ပြင်ဆင်ဖြည့်ဆည်းနိုင်မည့် နည်းလမ်းသစ်များ၊ စနစ်သစ်များကို ဖော်ထုတ်ပေးနိုင်မည့် သုတေသန လုပ်ငန်းများ ကို ဆောင်ရွက်ရန် (Promote and conduct dengue researches)။
- (၇) သွေးလွန်တုပ်ကျွေးရောဂါ ကာကွယ်နိမ်နှင့်ရေး စီမံကိန်းလုပ်ငန်းများကို အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်၊ စီမံကိန်းနှင့် အခြားဆက်စပ်အဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှ ကို ခိုင်မာတော့တင်းအောင် ဖြည့်ဆည်းပေးရန် (programme management and promote intersectoral collaboration)။

## အဆင်း(၃)

### ၄။ ရောဂါဖော်ထုတ်သတ်မှတ်ခြင်း

သွေးလွန်တုပ်ကွေးရောဂါသည် ပိုင်းရပ်စိုးကြောင့်ဖြစ်သော တုပ်ကွေးအများ ဖြစ်သည့် အားလုံး၊ မည်သည့်ရောဂါလက္ခဏာမျှမပြား (လူမသိသူမသိ) ဖြစ်၍ ပျောက်သွားသည့် အဆင့်မှ သွေးလန်းသည့်အဆင့်သို့ ရောက်ကာ အသက်ဆုံးရှုံးရသည့်အဆင့်ထိ အဆင့်အမျိုးမျိုး ရှိသည်ကို တွေ့ရှုနိုင်ပါသည်။ လူ၏ခန္ဓာကိုယ်ခံအား ဝင်ရောက်သည့် Dengue virus ၏ Serotype အမျိုးအစားနှင့် အခြားအချက်များပေါ်မှတ်၍ အောက်ပါ အခြေအနေများကို တွေ့ရှိ ရပါသည်။

### ၄-၁။ ရောဂါပုံစံအခြေအနေမျိုးမျိုး (Clinical Spectrum of Dengue)

- (၁) မည်သည့်ရောဂါလက္ခဏာမျှ မပြုခြင်း (Asymptomatic)။
- (၂) ရောဂါလက္ခဏာပြသော်လည်း အခြားပိုင်းရပ်စိုးများကြောင့်ဖြစ်သော အများရောဂါ များနှင့်ခွဲမရဘဲ၊ သွေးယိုစီးမှုလည်းမရှိ၊ သာမန်တုပ်ကွေးများကဲ့သို့ ရှားပြီးပြန်ကောင်းသွားခြင်း (Undifferentiated Fever)။
- (၃) သွေးယိုစီးမှုရှိသော်လည်း ပြင်းထန်မှုမရှိဘဲ ရိုးရိုးဖျားခြင်း (Dengue Fever)။
- (၄) သွေးလွန်တုပ်ကွေးရောဂါအဆင့်ဖြစ်ပြီး သွေးလန်ခြင်းမရှိဘဲ (DHF with plasma leakage) ကောင်းသွားခြင်း (Recover)။
- (၅) သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး သွေးလန်ခြင်းမှ သေဆုံးသည်ထိဖြစ်ခြင်း (Dengue Shock Syndrome and Death) ။

(မိုးရာသီ) ရောက်ရှိလာသည်နှင့် တုပ်ကွေးဖျား (အထူးသဖြင့်ကလေးသူငယ်များ) ဖျားနာပါက သွေးလွန်တုပ်ကွေး ရောဂါဖြစ်မည်ဟား- ဟူသောအချက်ကို ထည့်သွင်းစဉ်းစားရပေါ်မည်။ အောက်ဖော်ပြု ရောဂါလက္ခဏာများသည် အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရပ်ကွက်/ကျေးဇားများအတွင်း ကွင်းဆင်းသွားလာနေစဉ် တွေ့ရှုမည့် လူနာများ၏ ရောဂါလက္ခဏာကို ကြည့်၍ ရောဂါအဆင့်သတ်မှတ်နိုင်ရန် ဖော်ပြထားခြင်းဖြစ်ပါသည်။ တစ်နည်း အားဖြင့် Operational Definition on Clinical Diagnosis of Dengue Fever/DHF ဟုဆိုနိုင်ပါသည်။

### Box -1

Diagnosis of dengue fever သွေးယိုစီးမှုရှိသော်လည်း ပြင်းထန်မှုမရှိဘဲ၊ ရီးရိုးဖျားသော အင်ဂါးအဖျား (Dengue Fever) ၏ လက္ခဏာများ

Probable diagnosis:

အောက်ပါလက္ခဏာများရှိက အင်ဂါးရိုးအဖျားဖြစ်နိုင်ခြေရှိသည် - ဟုသတ်မှတ်ပါသည်။

(က) ရှုတ်တရက်၊ လတ်တလောဖျားလာခြင်း + အောက်ပါတို့အနက် ရောဂါလက္ခဏာပုံ (သို့မဟုတ်)

#### ခရာတက်ပိုတွေ့ခြင်း

- ခေါင်းကိုက်ခြင်း (headache)
- မျက်လုံးအိမ်အတွင်းမှနာကျင်ခြင်း (retro-orbital pain)
- ကွက်သားများနာကျင်ခြင်း (myalgia)
- အရိုးအဆစ်များနာကျင်ကိုက်ခြင်း (arthralgia/bone pain)
- အနီရောင်အစက်များထွက်လာခြင်း (rash)
- သွေးယိုစီးမှုများဖြစ်လာခြင်း (haemorrhagic manifestations)
- သွေးစစ်ကြည့်ပါက၊ သွေးဖြူဥ္ဓမ္မားနည်းနေခြင်း (leucopenia - wbc  $\leq 5000/\text{mm}^3$ )
- သွေးမွှားဥ္ဓအရေအတွက်နည်းလာခြင်း (thrombocytopenia-platelet count  $<150,000/\text{mm}^3$ )
- သွေးစေးပြစ်မှုမြင့်တက်လာခြင်း (rising haematocrit - 5 – 10%) နှင့်

(ခ) အောက်ပါနံပါတ် (ခ) နှင့် (ဂ) တို့အနက် တစ်ခုရှိနေခြင်း:

(ခ) supportive serology on single serum sample:

လူနာ၏သွေးရေကြည်စစ်ဆေးမှုအဖြစ်သည်အောက်ပါတို့အနက်မှတ်ခုခု ရှိနေခြင်း

(က) Haemagglutination inhibition (HI) test တွင် titre  $\geq 1280$  ဖြစ်နေခြင်း

(သို့မဟုတ်)

(ခ) Enzyme-linked immunosorbent assay (ELISA) တွင်အလားတူ IgG titre

တွေ့ရှိခြင်း(သို့မဟုတ်)

(ဂ) IgM antibody Test တွင်Positive ပြခြင်း----- နှင့်

(ဃ) အင်ဂါးရိုးရိုးအဖျားဟုအတည်ပြုပြီးသောလူနာနှင့် တစ်နေရာတည်း၊ တစ်ချိန်တည်းတွင် တွေ့ရှိရသောလူနာဖြစ်ခြင်း

အချုပ်ဆိုရသော်...

(က) ရှုတ်တရက်/လတ်တလောဖျားလာခြင်း + ရောဂါလက္ခဏာပုံ+

(ခ) ၏ (ခ) သို့မဟုတ် (ဂ) မှတ်ခု = အင်ဂါးရိုးရိုးအဖျား ဖြစ်နိုင်ခြေရှိသည်။

## Box -2

**Confirmed diagnosis:** ရောဂါကိအတည်ပြုသတ်မှတ်ခြင်း

ဖြစ်နိုင်ခြေရှိသည့် ဒင်ဂါးရှုံးအဗျား (Probable Dengue) ကို အောက်ပါ ပါတ်စွဲစမ်းသပ်မှုတစ်ခြား  
“အတည်ပြု”နိုင်သည်။

- လူနာ၏ CSF (သို့မဟုတ်) သေဆုံးပြီးအလောင်းမှ အဂါအစိတ်အပိုင်း တစ်ခုတွင် “Dengue Virus” ပိုးကိုတွေ့ရှိခြင်း။
- Haemagglutination Inhibition test ဖြင့်စမ်းသပ်ရာတွင် IgG သည် ငဆ(သို့မဟုတ်)ပိုး ခြားမြှင့်တက်နေခြင်း။
- Dengue virus နှင့်သာသက်ဆိုင်သည့် IgM ပမာဏမြှင့်တက်နေခြင်း။
- Immunohistochemistry, immunofluorescence or enzyme-linked immunosorbent assay စသော နည်းများဖြင့်စမ်းသပ်ရာတွင် ကို tissue, serum နှင့် cerebrospinal fluid တစ်ခုခုတွင်တွေ့ရှိရခြင်း။
- Reverse transcription-polymerase chain reaction နည်းဖြင့် စမ်းသပ်ရာတွင် dengue virus genomic sequences ကိုတွေ့ရှိခြင်း။
- NS1 Antigen detection နည်းဖြင့်စမ်းသပ်ရာတွင် (Positive) ဖြစ်ခြင်း။

မှတ်ချက်။ ။ သုတေသနလေ့လာတွေ့ရှိချက်များအရ သွေးလွန်တုပ်ကွေးရောဂါ အမြစ်တွယ်မှ ရှိနေသောအေသာများ၌၊ သွေးညှုံကြည်စမ်းသပ်မှုများ လက်လှမ်းမမိပါက၊ အောက်ပါလက္ခဏာများ ရှိလျင်၊ Dengue Fever ဟုခန့်မျက်းပြောဆိုဆိုနိုင်သည်။ ငြင်းတို့မှာ၊

၁။ လတ်တလောဗျားနာခြင်း

၂။ Hess Test Positive ဖြစ်ခြင်း

၃။ WBC count - $\leq 5000 \text{ cells/mm}^3$  ရှိခြင်းတို့ဖြစ်သည်။ ဤနည်းဖြင့်ခန်းများခြင်းသည် (၇၀%) မှ (၈၀%)ထို့မှန်ကန်မှုရှိသည်ကို တွေ့ရသည်။

**Box -3**

**Diagnosis of Dengue haemorrhagic fever - သွေးယိုစီးမှု နှင့် Plasma leakage ရှိသော သွေးဂျွန်တွင်ကျေးဇူးရောဂါ အတည်ပြုသတ်မှတ်ခြင်း:**

အောက်ပါရောဂါလက္ခဏာအားလုံးတွေ၊ ရသည်။

၁။ လတ်တလောဖျားနာခြင်း (Jugular bulging)

၂။ အောက်ပါသွေးယိုစီးမှုလက္ခဏာများတစ်ခုခုတွေ၊ ရခြင်း (any of the following haemorrhagic manifestations)

- Hess test (+) (positive tourniquet test )
- အနိစက်များပေါ်လာခြင်း(petechiae )
- အရော်ပေါ်တွင်အညီအမဲအကွက်များပေါ်လာခြင်း (ecchymoses or purpura )
- သွေးဖုံးများနှင့်အသားနှုန်းမှသွေးယိုစီးခြင်း (bleeding from mucosa)
- အစာအမိန့်နှင့်အူလမ်းကြောင်းမှသွေးယိုခြင်း (gastrointestinal tract, haematemesis and malaena)
- ဆေးထိုးသည့်အပ်ရာများ၏အကွက်များပေါ်ခြင်း၊ သွေးယိုခြင်း (bleeding from injection sites or other locations)

၃။ သွေးမှားညွှန်ခြင်းမှုအတွက်ပုံမှန်အောက်ကျဆင်းလာခြင်း (Platelet count  $\leq 100\,000$  cells/mm<sup>3</sup>)

၄။ သွေးကြောတွင်းမှ ပလာစမာ၏ သွေးညွှန်ကြည်များ နွောကိုယ်တွင်းသို့ စိမ့်ထွက်မှုကို အောက်ပါ ဖြစ်ရပ်များကိုကြည်ရှု ရှုတိရှိနိုင်ခြင်း

- သွေးများစေးပြစ်လာခြင်း (Rising haematocrit/haemoconcentration  $\geq 20\%$  from baseline)
- ပြန်လည်ကောင်းမွန်လာမှုနေးကျွေးခြင်း (decrease in convalescence period)
- အဆုတ်အမြေးအတွင်းအရေများစုလာခြင်း (Pleural effusion)
- ဝမ်းပိုက်အတွင်း အရေများစုလာခြင်း (Ascites)
- သွေးအတွင်း ပရိုတင်းပါတ်များ(အထူးသဖြင့် Albumin) လျော့နည်းလာခြင်း

**Box - 4**

**Diagnosis of Dengue shock syndrome - သွေးလန်ခြင်းပါကဗာများသာ သွေးလန်တုပ်ကွေးရောဂါအတည်ပြုသတ်မှတ်ခြင်း**

- အထက်တွင်ဖော်ပြခဲ့သော သွေးလန်တုပ်ကွေးရောဂါ လက္ခဏာများနှင့် အောက်တွင် ဖော်ပြထားသော သွေးလန်ခြင်း၏ လက္ခဏာများကိုပါ ပူးတွဲတွေ့ရှိနိုင်သည်။
- နှလုံးခုန်နှစ်းမြန်ခြင်း (tachycardia)
- ခြေားလက်ဖျားများအေးစက်ခြင်း (cool extremities, delayed capillary refill)
- လက်ကောက်ဝတ်သွေးခုန်နှစ်း အားပျော်ခြင်း (weak pulse)
- ဦးနောက်အတွင်းသွေးစီးဆင်းမှု လျော့နည်းသောကြောင့် မလှပ်မယ်ကိုပျော်စွေ့နေခြင်း (သို့မဟုတ်) ကကာမပြီမဖြစ်ခြင်း (lethargy, or restlessness, which may be a sign of reduced brain perfusion)
- သွေးပေါင်ချိန်ကြည့်ပါက အောက်သွေးတက်နေပြီး၊ အပေါ်သွေး (systolic pressure) အောက်သွေး (diastolic pressure) ြားနားချက် (pulse pressure) မှာ  $\leq 20$  mmHg ဖြစ်နေသည်ကိုတွေ့ရခြင်း (e.g. 100/80 mmHg.)
- အသက်အရွယ်အလိုက် သွေးပေါင်ကျခြင်း (အသက်ရှာနစ်အောက်ကလေးများတွင် systolic pressure  $< 80$  mmHg ရှိခြင်း (သို့မဟုတ်) ကလေးကြီးများနှင့်လူကြီးများတွင် systolic pressure 80 to 90 mmHg ခန့်သာရှိတော့ခြင်း)

## အခန်း(၄)

### ၅။ သွေးလွန်တုပ်ကျွားရောဂါကာကွယ်နိမ်နင်းရေးတွင် ပါတ်ခွဲစစ်ဆေးမှုများ၏ အခန်းကဏ္ဍ

ယခုအခါသွေးလွန်တုပ်ကျွားနှင့်ပတ်သက်၍ လျှင်မြန်စွာစစ်ဆေးသိရှိနိုင်သော စတ်ခွဲ စမ်းသပ်နည်းများကို ကျန်းမာရေးဌာန၏ ဆေးရုံများတွင်သာမက ပြင်ပဆေးနှင့်၊ ဆေးရုံများတွင်ပါကျယ်ကျယ်ပြန်ပြန် သုံးစွဲလျက် ရီကြပောသည်။ သို့ရာတွင် မြို့ငယ်လေးများတွင်တာဝန်ကျလျက်ရှိသော ဆရာဝန်များ၊ သူနာပြုများ၊ ပြည်သူလူထုအတွင်း သွားလာလှပ်ရား၍တာဝန်ထမ်းဆောင်နေကြရသောအခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် မည်သည့်နည်းကို ရောဂါဖြစ်ပြီး မည်သည့်နေ့ရက်တွင် သုံးသင့်သည်/မသုံးသင့်ပါ-စသည်တို့ကို သိရှိနားလည်ထားရန် လိုအပ်ပေမည်။

မြန်ဆန်၍ တိကျသောအဖြေကိုရရှိရန်မှာ သွေးလွန်တုပ်ကျွားကဲ့သို့၊ အသက်လုပ်သောရောဂါမြို့းတွင် အထူး အရေးပါလှပေသည်။

သွေးလွန်တုပ်ကျွားရောဂါနှင့် ပတ်သက်၍ ပါတ်ခွဲစမ်းသပ်ခြင်းကို အောက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ပါသည်။

- (၁) ရောဂါကူးစက်ပြန်ဗွားမှုကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်း  
(Epidemiological Surveillance)
- (၂) ရောဂါကူသနေစဉ်ကုတ်ဗွားများကို အထောက်အကူပြုရန်စစ်ဆေးခြင်း (Clinical Management)
- (၃) သွေးလွန်တုပ်ကျွားနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများဆောင်ရွက်ရန် စစ်ဆေးခြင်း  
(Research) နှင့်
- (၄) သွေးလွန်တုပ်ကျွားကာကွယ်ဆေးဖော်ထုတ်ရန် စစ်ဆေးခြင်း (Vaccine Trials) တို့ ဖြစ်ကြပါသည်။

(၁) Epidemiological Surveillance သည် သွေးလွန်တုပ်ကျွားရောဂါကာကွယ်နိမ်နင်းရေးစီမံချက် (DHF Control Programme) အတွက် အောက်ပါအခြေအနေတို့တွင် အထူးအရေးကြီးလှပေသည်။ National Programme အနေဖြင့် National Health Laboratory နှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကဏ္ဍဖြစ်သည်။

- သွေးလွန်တုပ်ကျွားကပ်ရောဂါဖြစ်ဗွားမှုကို စောစီးစွာသိရှိပါက ပြည်သူလူထုအား အသိပေးတင်ပြုပြီး ကပ်ရောဂါတိန်းချုပ်မှုလုပ်ငန်းများကို လူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

- တစ်နစ်နှင့်တစ်နှစ်အကြား Outbreak ဖြစ်လာနိုင်မလာနိုင်ကို ကြိုတင်ခန့်မှန်းရန်အတွက် Serological surveillance လိုအပ်ပါသည်။

(J) ရောဂါကုသနေစဉ်ကုထုံးများကို အထောက်အကူပြုရန် စစ်ဆေးခြင်း (Clinical Management)

ဤသို့စစ်ဆေးခြင်းမျိုးမှာမူ မြို့နယ်ရှိ ဆေးရုံတာဝန်ကျဆရာဝန်များ၊ သူနာပြုများ၊ ပြင်ပဆေးခန်း/ဆေးရုံ များမှ ဆရာဝန်များက ပြုလုပ်ပါသည်။  
(ယေား-၁) သွေးလွန်တုပ်ကျေးရောဂါဖြစ်ကြောင်း၊ စစ်ဆေးအတည်ပြုနိုင်သည့် စာတိခဲ့စမ်းသပ်နည်းများ

စဉ်	စာတိခဲ့စမ်းသပ်မှု အမျိုးအစား	မည်သည့်အရှိန်တွင် စစ်ဆေးသင့်သည်	မြို့နယ်အဆင့်တွင် ရ/ မရ။	မှတ်ချက်
I	Viral nucleic acid detection & Serotyping	များပြီး(၅)ရက်အတွင်းစစ်နိုင်သည်။	မရ။ Serum ကို NHL သို့ ပို့ရသည်	
J	Viral antigen detection (NS, Antigen)	လူနာများပြီး (၁-၃)ရက် အတွင်းစစ်လျှင် အကောင်းဆုံးဖြစ်သည် "	NS1 Antigen Rapid test kit ဖြင့်စစ်၍ ရသည်	NS1 သည် dengue virus တွင်ရှိသော non-structure protein 1 ဖြစ်သည်။ NS1 Antigen negative ဖြစ်လျှင် dengue မဟုတ်ဟု မပြောနိုင်ပါ။
K	Viral antibody detection (IgM and IgG antibody)	IgM ကို လူနာများပြီး (၄)ရက်နောက်ပိုင့် ဖောက်ပါ။ (IgM Ab Negative ဖြစ်ပြီး Clinically suspected ဖြစ်သော case များကို များပြီး (၆)ရက်ကျော်လျှင် ခုတိယအကြော်	IgM & IgG antibody Rapid test ဖြင့် စစ်၍ ရသည်။	IgM Ab သည် များပြီး (၄)ရက် နောက်ပိုင့်မှ (၂-၃)လအထိ ရှိနိုင်ပါသည်။ IgM Ab သည် များပြီး (၅)ရက်တွင် (၈၀%)နှင့် များပြီး(၆-၁၀)ရက်အတွင်း တွင် (၉၃-၉၉%)သာ positive ဖြစ်နိုင်ပါသည်။

	IgM Ab ကို ထပ်မံစစ် နိုင်ပါသည်။	dengue virus သည် အခြားသော flavivirus များနှင့် cross reaction ရှိသောကြောင့် False positive ရနိုင်ပါသည်။ Acute phase (ဖျားပြီး ဥရက်အတွင်း) တွင် IgM Ab positive ဖြစ်ပြီး IgG Ab negative ဖြစ်လျှင် Primary Dengue Infection ဟု သတ်မှတ် နိုင်ပါသည်။
	IgG ကို လူနာဖျားပြီး (ဂ)ရက်နောက်ပိုင်း ဖောက်ပါ။	IgG Ab သည် ဖျားပြီး (ဂ)ရက်မှ စပေါ် လာပြီး ရာသက်ပန် ရှိနိုင် ပါသည်။ Acute phase (ဖျားပြီး ဥရက်အတွင်း) တွင် IgG Ab positive တစ်မျိုးတည်းကိုဖြစ်စေး IgM Ab နှင့် IgG Ab နှစ် မျိုးလုံး positive ကို ဖြစ် စေတွေ့လျှင် Secondary Dengue Infection ဟု သတ်မှတ်ပါသည်။

၄။	Analysis for haematological parameters	Platelet count ကျမည်။ Haematocrit value တက်လာမည်။	ဆေးရုံယ်ဓာတ်ခွဲခန်း တွင်လုပ်နိုင်ရမည်။	သွေးလွှားအရေအတွက် ကျဆင်းလာခြင်း (Thrombocytopenia) ကို (၃-၈)ရက်အတွင်း တွေ့ရှိနိုင် ပြီး ဆက်တိုက် Haematocrit changes များကိုတွေ့ရှိနိုင်ပါ သည်။ ဤဓာတ်ခွဲစမ်းသပ်မှု နှစ်ခု၏ အဖြေများသည် လူနာ ကုထုံးအတွက် အရေးကြီးသည်။
----	--	--	---	--

သွေးလွန်တုပ်ကွေးပိုင်းရပ်စိပိုးကို လူနာ၏သွေးထဲတွင် စမ်းသပ်တွေ့ရှိနိုင်သော (Viraemia) ကာလမှာ တိုဘေးတောင်းသည်။ လူနာများမှ (၂-၃)ရက်အလိုနှင့် များပြီး (၄-၇)ရက်အတွင်းသာ စမ်းသပ်တွေ့ရှိနိုင်သည်။ ထိုကာလအတွင်း၌ Viral nucleic acid နှင့် ပိုင်းရပ်စိပိုး၏ NS1 antigen တို့ကိုလည်း တွေ့ရှိနိုင်သည်။ (ပုံ-၉)

လူနာ၏သွေးထဲ၌ Dengue virus ပိုးများ ဝင်ရောက်လာပြီးနောက် လူနာ၏ကိုယ်တွင်းမှ Antibody ခေါ် ပဋိပစ္စည်းများကိုထုတ်လုပ်ပေးပါသည်။ ထိုအချိန်တွင် Immunoglobulin M(IgM) နှင့် Immunoglobulin G(IgG) တို့ကို စမ်းသပ်တွေ့ရှိနိုင်သည်။ ယင်း Immunoglobulin နှစ်မျိုးသည် သွေးလွန်တုပ်ကွေးရောဂါ ဟုတ်/မဟုတ် အတည်ပြုရန် အဖိုးတန်သောအရာများဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါပိုး ပထမဆုံးအကြိုံ ဝင်ရောက်ခြင်းခံရသည်ကို Primary Dengue Infection ဟုခေါ်သည်။ ယင်းလူနာများတွင် များပြီး(၅)ရက်အတွင်း၌ IgG Ab ထွက်လေ့မရှိပါ။ များပြီး (၇)ရက်ကော်မှသာ IgG Ab ထွက်လေ့ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါပိုး ဒုတိယအကြိုံ ဝင်ရောက်ခြင်းခံရသောလူနာ (Patient with secondary dengue infection) တို့တွင် IgM နှင့် IgG antibodies နှစ်မျိုးလုံးသည် လျင်မြန်စွာ မြင့်တက်လာသည် ကို တွေ့ရသည်။ IgG Ab ကို များပြီး(၅)ရက်အတွင်း၌ပင် စစ်ဆေးတွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် IgM antibody ကိုစမ်းသပ်သည့် အမြန်သွေးစစ်


ကိရိယာ (Rapid Test) ဖြင့် များပြီး(၅)ရက်အတွင်း စမ်းသပ်စစ်ဆေးပါက (Negative) ဟူသော အဖြေရနိုင်သည်ကို သတိပြုရပေါ်လည်။ (ပုံ-၇)

သွေးလွန်တုပ်ကွေးရောဂါပိုးဒုတိယအကြိမ်ဝင်ရောက်ခြင်းခံရသောလူများ (Patient with secondary infection) တို့တွင် antibody titre နှစ်မျိုးလုံး သည်လျှင်မြန်စွာမြင့်တက်လာသည် ကိုတွေ့ရပေါ်လည်။ IgG antibody များသည် စဖောက်သည့်အချိန်မှာပင် High level မြင့်တက် နေပြီး ရာသက်ပန်ရှိသွားသည်ကို တွေ့နိုင်သည်။ IgM antibody များသည် Secondary infection cases တို့တွင် သိသာစွာနိမ့်နေသည်ကို တွေ့ရှိနိုင်သည်။ IgM antibody တစ်မျိုးတည်းတွေ့ရလှုပ် Primary dengue infection ဟု သတ်မှတ်ပြီး၊ IgG antibody တစ်မျိုးတည်းဖြစ်စေ၊ IgM antibody နှင့်တွဲ၍ဖြစ်စေ ငင်းကို Secondary dengue infection သတ်မှတ်သည်။

သွေးညွှားအရေအတွက်ကျဆင်းလာခြင်း (Thrombocytopenia) ကို (၃-၈) ရက် အတွင်း တွေ့ရှိနိုင်ပြီး၊ ဆက်တိုက် haematocrit changes များကိုတွေ့ရှိနိုင်သည်။ကြုံခါတ်ခွဲစမ်းသပ်မှု (၂)ရုံး အဖြေများသည် လူနာအားကုသရာ၌ ကုထုံးပြောင်းလဲမှုကို ညွှန်ပြပေးသော အဖြေများ ဖြစ်သည်။


NS1 မျိုးပီအနှင့်သက်ဆိုင်သည့် glycoprotein သည် Dengue virus ၏ အသက်ရှင် နေထိုင်ရေးနှင့် အကောင်းများရေးနှင့် သက်ဆိုင်သည်။ NS1 antigen သည် များသည့်နေ့ Day 1 တွင်စပ်ပြီး သွေးထဲတွင် (၅-၆) ရက်ထိ ရှိနေသဖြင့် ယင်း test သည် ရောဂါကို စော်စွာ ဖော်ထုတ် သတ်မှတ်နိုင်မည်ဖြစ်ပါသည်။

ဗုံ(၇)၊ Primary Dengue Infection နှင့် Secondary Dengue Infection တို့အတွက် အချင်အပိုင်းအခြားအလိုက်  
ရောဂါရာဖွေဖော်ထုတ်ပေးနိုင်မည့် ခါတ်ခွဲစစ်ဆေးစမ်းသပ်မျှများ ပြောသူ့



Source: Laboratory Guidance and Diagnostic Testing for Dengue, CDC, 2017

### ပုံ(၈)၊ သွေးလွန်တုပ်ကျွေးရောဂါလူနာ



## အခန်း(၅)

### ၆။ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း

(Activities on DF/ DHF Prevention)

သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားမိ ဆောင်ရွက်ရမည့်လုပ်ငန်းရပ်များနှင့် ရောဂါဖြစ်ပွားသည့် အချိန်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အခန်း(၁၀)တွင် ဖော်ပြထားပါသည်။

### ၆-၁။ ကျန်းမာရေးပညာပေးခြင်း (Health Education on Prevention of DHF)

ရပ်ကွက်နှင့်လူစည်ကားရာနေရာများ၊ ကျောင်းများအတွင်း၌ အဓိက(ဌာနဆိုင်ရာများ၊ ဧရားများ၊ ဆေးရုံများ) ဆောင်ရွက်ရပါမည်။ အဓိကဦးတည်အပ်စုအနေဖြင့် မိစင်များ၊ အိမ်ရှင်များ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမ များ ဖြစ်ပါသည်။ ကျန်းမာရေးပညာပေးရာ၌ အဓိကပါဝင်ရမည့်အချက်များကို အခန်း(၉)တွင်ဖော်ပြထားပါသည်။

### ၆-၂။ ပိုးလောက်လန်း ပုံးနှံးမှုအခြေ အနေကို စစ်ဆေးခြင်း (Larval Survey)

DHF Prevention ကာလ၌ Larval Survey ၏ ရည်ရွယ်ချက်မှာ သွေးလွန်တုပ်ကွေးရောဂါကို ကူးစက် စေသော ခြင်ကျားအများအပြား ပေါက်ပွားရာနေရာများ (အိုး၊ ခွက်၊ ရေလျှောင်ကန်) (Key Container) များကို သိရှိအောင် ဆောင်ရွက်ခြင်းနှင့် အဆိုပါ အိုးခွက်များ Larval Pupae များ၏ ပုံးနှံးပုံများကို သိရှိနိုင်ရန် ဖြစ်ပါသည်။ Larval Surveyပြုလုပ်ခြင်းဖြင့် ရရှိမည့်အလျက်အလက်များ ပေါ်မှတည်၍

- (က) လူနေအိမ်များအနီးရှိ ခြင်ကျားပေါက်ပွားသော အဓိကရောလှောင်သည့်ပစ္စည်းများအား ဖော်ထုတ်နိုင်ပြီး ပြည်သူလူထုပူပေါင်းပါဝင်မှုဖြင့် ပိုးလောက်လန်းနှိမ်နှင်းရေးကို ဆောင်ရွက်နိုင်ခြင်း (Identify key Containers & Larval Control) ။
- (ခ) သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ခြေရှိသောရော်ယာ (ရပ်ကွက်/ကျေးရွာ) များကို ဖော်ထုတ်သတ်မှတ်နိုင်ပြီး၊ ပိုးလောက်လန်းတွေရှိမှုနှင့် ယခင်နှစ်များက သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုကို ရပ်ကွက်/ကျေးရွာမြေပြုပုံပေါ်တွင် အမှတ်အသား ပြုကာ (Spot map of DHF Cases & Larval density) သွေးလွန်တုပ်ကွေးနှိမ်နှင်းရေး လုပ်ငန်းများကို ယင်းနေရာများတွင် ဦးစားပေး၍ ဆောင် ရွက်နိုင်ခြင်း။ (ဥပမာ- HI-

- >(၁၀%)နှင့် BI(၂၀%)နှင့်အထက် ရှိသောနေရာများ (အထူးသဖြင့် မြို့ပေါ်ရှိ ကျောင်းများ၊ ဆေးရုံများ၊ စက်ရုံဖိုယာ)နှင့် လူဦးရေသိပ်သည်းသည့် ရပ်ကွက်များ။)
- (က) အချို့နေရာဒေသများတွင် လူအုပ်စုလိုက်ပြောင်းရွှေနေထိုင်မှုများရှိသဖြင့် (Larval Survey) လုပ်ငန်းဆောင်ရွက်စဉ်ကပင်ယင်းနေရာများကိုဖော်ထုတ်သိရှိကာနှစ်နှင့်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ (ဥပမာ-တံငါရွာများ၊ သဘ္ဌာ၊ ရွှေတူးဖော်သည့် နေရာများ၊ စီးပွားရေးစီမံကိန်းဒေသများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ)။ Larval Survey ဆောင်ရွက်ရမည့်နည်းလမ်းများကို နောက်ဆက်တွဲ(၁)တွင် ဖော်ပြထားပါ သည်။
- ထိုအပြင် အောက်ဖော်ပြပါ နေရာများတွင်လည်း DF/DHF Prevention ကာလည် ပိုးလောက်လန်းနှစ်းနှင့်ရေးကို ဆောင်ရွက်သင့်သည်။

- (၁) - လွန်ခဲ့သော (J)နှစ်-(၃)နှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါမဖြစ်ခဲ့သောနေရာများ။
- (J)- လွန်ခဲ့သောနှစ်က ဖြစ်ပွားမှုများပြားခဲ့သော နေရာနှင့်ဆက်စပ်လျှက်ရှိသောရပ်ကွက်၊ကျေးရွာများ။
- (၃)- မူလကအေသအလိုက်သွေးလွန်တုပ်ကွေးဖြစ်ပွားရာတွင်သွေးလွန်တုပ်ကွေးပိုးအမျိုးအစား: DENV-1 ဆက်တိုက်ဖြစ်ပွားနေရာမှ ယခုနှစ်တွင် ပိုးအမျိုးအစား: DENV-2 သို့ ပြောင်းလဲဖြစ်ပွားလာခြင်း၊ထိုသို့ ဆောင်ရွက်ရာတွင် ပျက်စီရေး၊တွင်ရှိသော ခြင်ကျားပိုးလောက်လန်းပေါက်ပွားသည့် အိုးခွက်များအပြင် ပုန်းကွယ်နေသော ခြင်ကျား ပိုးလောက်လန်းပေါက်ပွားရာအိုးခွက်များ(Cryptic Breeding Places)ကို ပါရှာဖွေရှင်းလင်းရမည်ဖြစ်ပါသည်။

## ၆-၃။ ပတ်ဝန်းကျင်သန်ရှင်းရေးလုပ်ငန်းနှင့် ပိုးလောက်လန်းနှင့်နှင့်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း (Environmental Sanitation and Larval Control)

- ပတ်ဝန်းကျင်သန်ရှင်းရေးနှင့် ပိုးလောက်လန်းနှစ်နှင့်ရေးလုပ်ငန်းကို နွေရာသီ(မတ်လ၊ ဧပြီလ)ကပင် စတင်ဆောင်ရွက်ရပါမည်။ ယင်းလုပ်ငန်းများကို ရပ်ရွာအုပ်ချုပ်ရေး အာကာပိုင်များက ဦးဆောင်၍ ပြည်သူလူထုက မိမိအိမ်ပတ်ဝန်းကျင်ရှိ မိုးရွာလာပါက ရေတင်ကျွန်းနှင့်သည့် ပစ္စည်းအားလုံးကို သုတေသနရှင်းလင်းရပါမည်။ အရေးအကြီးဆုံး အချက်မှာ ကျွန်းမာရေးဝန်ထမ်းများ တစ်အုပ်စုတည်းက ဆောင်ရွက်ခြင်းမျိုးမလုပ်ဘဲ အိမ်ရှင်များကို ကိုယ်တိုင်ဆောင်ရွက်စေရပါမည်။

- သွေးလွန်တုပ်ကျွေးရောဂါ ကာကွယ်ရေး၊ နှမ်နှင်းရေးလုပ်ငန်းများတွင် ပိုးလောက်လန်း နှမ်နှင်းရေး (Larval Control) လုပ်ငန်းသည်အစိကျ၍ အထိရောက်ဆုံးသော လုပ်ငန်း ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော သွေးလွန်တုပ်ကျွေးရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ရှု၍ ရောဂါပိုးသည် ပိုင်းပိုင် ပိုးဖြစ်သောကြောင့်၊ ယင်းပိုးကို သေစေနိုင်သော ဆေးမရှိပါ။ ရောဂါကူးစက်ခံရမည့်လူများကို ရာနှုန်း ပြည့် (100%) ကာကွယ်မှုပေးနိုင်သည့် ကာကွယ်ဆေးလည်းမရှိသေးပါ။ သို့ဖြစ်၍ ခြင်လောက်လန်း နှမ်နှင်းရေးကို အစိကထားဆောင်ရွက်ခြင်းဖြစ်ပါသည်။ (နောက်ဆက်တွဲ - J)
  - ပိုးလောက်လန်းနှမ်နှင်းရာ၌ "ပုံးသွန်းလဲစစ်" အပြင် အခြားနည်းလမ်းများလည်းရှိပါသည်။
- (က) 1% Temephos (Abate) ခေါ် ပိုးလောက်လန်းသေစေသည့် ဆေးခတ်ပေးခြင်း  
(နောက်ဆက်တွဲ - ၃) နှင့်
- (ခ) ပိုးလောက်လန်းတားဝါးလေးများကို မလှယ်မသွန်းနိုင်သည့် အုတ်ကန်ကြီးများ၊ ကျောက်စည်များတွင် ထည့်ပေးခြင်းတို့လည်း ပြုလုပ်နိုင်သည်။ (နောက်ဆက်တွဲ - ၄)

**၆-၄။ တစ်ကိုယ်ရေရှာကွယ်ရေးနည်းလမ်းများ အသုံးပြုဖော်ခြင်း (Personal Protective Measures)**  
ပြည်သူလူထုအနေဖြင့် ကလေးများအား ကျောင်းသွားစဉ်တွင်ဖြစ်စေ၊ အိမ်တွင်း၌ ကဟား နေသည်ဖြစ်စေ၊ အကျိုးလက်ရည်၊ ဘောင်းသီရည်၊ ထဘီစသည်တို့ဝတ်ပေးရန်၊ နေ့ခုံးဖြစ်စေ၊ ညဖြစ်စေ၊ အိပ်သည့်အရျိန်တွင် ခြင်ထောင်ဖြစ် အိပ်ရန်၊ ကလေး၊ လူကြီးမရေး၊ ခြင်ထောင်ဖြင့်အိပ်ရန်၊ အထူးသဖြင့် ဆေးရုံများတွင် လူနာများအား ခြင်ထောင်ဖြင့်အိပ်စေရန်၊ ဖြစ်နိုင်ပါက ဆေးစိမ် ခြင်ထောင်ဖြင့်အိပ်ရန်၊ ကျောင်းများတွင် လိုက်ကာ၊ ခန်းဆီးများကို ပိုးသတ်ဆေးစိမ်ရန်၊ အိမ်များတွင် ခြင်ကာတပ်ရန် စသည်တို့ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။

**၆-၅။ ဒေသခံအဖွဲ့အစည်းများ၊ နှီးစွာယ်နေသော ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း**  
အထက်တွင်ဖော်ပြခဲ့သော ပိုးလောက်လန်းစစ်ဆေးခြင်းနှင့် ပိုးလောက်လန်းနှမ်နှင်းရေး လုပ်ငန်းများကို ဒေသဆိုင်ရာအကာပိုင်များ၊ လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ မူကြိုနှင့် နေ့ကလေးထိန်းကျောင်းများတွင် လူမှု ဝန်ထမ်းဌာန (သို့မဟုတ်) သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်လည်းကောင်း၊ စီးပွားရေးပိုံကိန်းဒေသ များတွင်မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်းကောင်း ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ရမည်

ဖြစ်ပါသည်။ အထူးသဖြင့် ကျေးရွာ/ရပ်ကွက်များတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။

#### ၆-၆။ ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျားကင်းစင်သည့် ကျောင်းများထူထောင်ခြင်း

ကျောင်းသားသူငယ်များနှင့် သက်ဆိုင်သည့်လုပ်ငန်းများဆောင်ရွက်ရာတွင် အစိက အားဖြင့် ပညာရေးဌာန နှင့် ပူးပေါင်းဆောင်ရွက်ရပါမည်။ သွေးလွန်တုပ်ကွေး ကာကွယ်ရေးအတွက် ခြင်ကျားကင်းစင်ရေးကျောင်းများထူထောင်ဆောင်ရွက်လျက်ရှိပါသည်။ယင်းကဲ့သို့ဆောင်ရွက်ရာ၌ ကျောင်းများတွင်ကျွန်းမာရေးဌာန၏ လမ်းညွှန်မှု အတိုင်းဆောင်ရွက်ရန်အရေးကြီးပါသည်။ကျောင်းသားလေးများကို ကျွန်းမာရေးပညာပေးခြင်းဖြင့်ကလေးသူငယ်များ၏ ဗဟိုသုတေသန (Knowledge on DHF) ကို မြှင့်တင်ပေးနိုင်သည်။ ကျောင်းတွင် တစ်ပတ်အတွင်း နောက်ဆုံး ကျောင်းတက်ရသည့်နေ့မျိုးတွင် နာရီဝက်ခန်းအချင်းပေး၍ ပိုးလောက်လန်းရှာဖွေစေခြင်း၊ ရေလှယ်ခြင်း၊ သွန်ခြင်း၊ အိမ်သာများအတွင်းသုံးလေ့ရှိသောရေအိုးများ၊ ရေကန်ငယ်များ၌ ပိုးလောက်လန်းရှိမရှိ စစ်ဆေးခြင်း၊ ရှိပါက ရေလှယ်၊ ရေသွန်ပြုလုပ်ပေးခြင်းသောက်ရေအိုးများနှင့်အခြားအိုးများကိုပွုတ်တိုက်ဆေးကြော၍ ကျောင်းပိတ်ရက်များတွင်မှုံးကျောင်းများမှုပါမရှိနေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ရပါမည်။

ငြင်းအပြင် ကျောင်းသားကို ကျောင်းပိတ်ရက်များ၌ မိမိတို့အိမ်ရှိ ရေအိုး၊ ရေခွက်၊ ပန်းအိုးများမှ ပိုးလောက်လန်းများရှင်းလင်းစေပြီး မိမိတို့ဆောင်ရွက်ချက်များကို စာဖြင့် ရေးသား၍ အတန်းပိုင်ဆရာမထံ ပေးအပ် စေခြင်းစသောအလွှာအကျင့် (Practice on larval cleaning since school going age) ဖြစ်စေမည့် လုပ်ငန်းရပ် လေးများ (Activities on larval control) ကို ဆောင်ရွက်စေနိုင်ရန် သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ညီးညွှန်းဆောင်ရွက်သန့်ပါသည်။

ကျောင်းသည် သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ပြန်ပွဲးစေနိုင်သော နေရာတစ်ခုဖြစ်သည့်အားလောက်စွာ ပိုးလောက်လန်းနိမ်နင်းရေးလုပ်ငန်းကို ပုံမှန်ဆောင်ရွက်စေခြင်းသည် ကျောင်းမွှင့်မိဆေးတစ်ကြိမ်မှုပါစ်ခြင်းထက် ပုံမှန်စိတ်ချက်ကြောင်း ကျောင်းအုပ်ကြီးများအား ရှင်းလင်းပြောကြား၍ ဆောင်ရွက်ရပေမည်။ ကျောင်းတွင်းဖွဲ့စည်းထားသော အသင်းများအချင်းချင်းယဉ်ပြိုင်စေခြင်း (ဥပမာ - လောက်လန်းအများဆုံး စုဆောင်းယူဆောင်လာနိုင် သောအဖွဲ့)၊ ဆုပေးခြင်းများဖြင့် ကလေး

သူငယ်များအားတက်သရော စိတ်ပါလာစေရန် (Motivate) လုပ်ပေးသင့် ပါသည်။ မြို့နယ်အတွင်း စံပြေကျောင်းရွေးချယ်ရှိ ကျောင်းကျိန်းမာရေးအဖွဲ့နှင့်ပူးပေါင်းကာ ဤသို့သော Activities များ ဆောင်ရွက်ထားပါက အမှတ်တစ်ခုသတ်မှတ်ပေးခြင်းဖြင့် ကျောင်းအုပ်ကြီးများ၏ စိတ်ဝင်စားမှု ကိုလည်း ရယူသင့်ပေါသည်။

### **ခြင်ကျားကင်းစင်သည့်ဆေးရုံများ၊ ရုံးများထူးထောင်ခြင်း**

သွေးလွန်တုပ်ကွေးရောဂါမှာ Aedes ခြင်ကျားကိုက်ခြင်းဖြင့် ကူးစက်သောကြောင့် ဆေးရုံနှင့်ဆေးရုံ၏ ပတ်ဝန်းကျင်တွင် ခြင်ကျားပေါက်ပျီးမှုမရှိစေရန် မြို့နယ်ကျိန်းမာရေးဦးစီးဌာနနှင့် ဆေးရုံဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်သင့်သည်။ လူနာများအား ခြင်ထောင်ဖြင့်အပိုင်စေခြင်း၊ ခြင်ထောင်များဆေးစိမ်ပြီး အသုံးပြုစေခြင်း၊ စသည်တို့ဆောင်ရွက်သင့်ပေါသည်။ ဆေးရုံအတွင်း/ အပြင်ဆေးမှုတ်ရန်မှာမူ လူနာများအား ပိုးသတ်ဆေးအငွေ့များ ထိဖွှားစေပါက ကောင်းကျိုးထက် ဆိုးကျိုးပို့များသဖြင့် ဆောင်ရွက်ရန်မသင့်သည့်လုပ်ငန်းဖြစ်ပါသည်။

## အခန်း(၆)

- ၇။ သွေးလွန်တုပ်ကျွားရောဂါလူနာတွေ့ရှုပါက၊ ဆောင်ရွက်ရမည့် သွေးလွန်တုပ်ကျွားရောဂါနိုင်နှင်းရေး လုပ်ငန်းရပ်များ (DF/DHF Control Measures)
- ၇-၁။ လူနာသည် သွေးလွန်တုပ်ကျွား ရောဂါ ဟုတ်/မဟုတ် လေ့လာဆန်းစစ်ခြင်း (Verification & Investigation of DHF Case)

မြို့နယ်ပြည်သူ့ကျိုးမာရေးဦးစီးဌာနမှ DHF တရာ်းဇယားနှင့်ပတ်သက်သည့် တာဝန်ခံသည် လူနာသတင်း ရရှိသည့်နေရာသို့သွားရောက်၍ သွေးလွန်တုပ်ကျွားရောဂါဟုတ်/မဟုတ်ဆန်းစစ်ရပါမည်။ ဆေးရုံမှုသတင်းရရှိပါက ဆေးရုံးလူနာသတင်းကို ရယူရပေါ်မည်။ အမည်၊ အသက်၊ ကျား/မ အဘအမည်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ရောဂါဖြစ်စဉ်အကြောင်းအရာ၊ သွေးစစ်ဆေးချက်အဖြေများကို ရယူရမည်။ ပုဂ္ဂလိကဆေးရုံးများ "GP Clinic" (သို့မဟုတ်) ရပ်ကွက်မှုသတင်းဖြစ်ပါက ယင်းနေရာသို့ သွားရောက်၍ အထက်ပါအချက်အလက်များကို ကောက်ယူရပါမည်။ မြို့နယ်ပြည်သူ့ကျိုးမာရေးဦးစီးဌာနများ (TPHOI ယခင် - TMO) ထံ သတင်းပို့ရမည်။ "Township Public Health Officer" TPHO အနေဖြင့် လူနာသည် သွေးလွန်တုပ်ကျွားရောဂါဟုတ်/မဟုတ် လေ့လာဆန်းစစ်ရာတွင် အထက်တွင်ဖော်ပြခဲ့သော ရောဂါလက္ခဏာများနှင့် Epidemiological situation/Criteria (Box1 - Box4) ကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ Epidemiological Criteria မှ သွေးလွန်တုပ်ကျွားရောဂါ ဖြစ်ပွားလေ့ရှိသောအချိန်ကာလ(မိုးရာသီ)တွင် နေရာအောင် တစ်ခု၏ (တစ်ရပ်ကွက်/ တစ်ရွာ)အတွင်း အထက်ပါ ရောဂါလက္ခဏာရှိသည့်လူနာ တစ်ဦးထက်ပို၍ တွေ့ရှိရပါက သွေးလွန်တုပ်ကျွားရောဂါစတင်ဖြစ်ပွားပြီဟု သတ်မှတ်၍ အထက်အဆင့်ဆင့်သို့ သတင်းပို့ခြင်းနှင့် ရောဂါနိုင်နှင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

- ၇-၂။ သွေးလွန်တုပ်ကျွားရောဂါဖြစ်ပွားနေပြီဟု အထက်အဆင့်ဆင့်သို့ သတင်းပို့ခြင်း (Routine Reporting of DHF cases)

အထက်အဆင့်သို့ သွေးလွန်တုပ်ကျွားရောဂါ စတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း သတင်းပေးပို့ခြင်း (Notification)၊ RHC မှ TPHO (ယခင်TMO) သို့လည်းကောင်း၊ TPHO (ယခင်TMO) မှ တိုင်းဦးစီးဌာနများ (ပြည်သူ့ကျိုးမာရေးဦးစီးဌာန)သို့လည်းကောင်း၊ တယ်လီဖုန်း၊ ကြေးနှင်း၊ Fax စသည့် ရရာနည်းဖြင့် အမြန်ဆုံးသတင်း ပေးပို့ရမည်။ သတင်းပေးပို့ရာတွင် ပါဝင်ရမည့်အချက်များမှာ

လူနာအမည်၊ အသက်၊ အဘာအမည်၊ နေရပ်လိပ်စာ၊ စတင်ဖြစ်ပွားသည့်နေ့၊ ဆေးရုံတက်သည့်နေ့နှင့်  
လူနာအခြေအနေ (ကောင်း/မကောင်း/သေဆုံး) စသည်တို့ကို အကျဉ်းချုပ် ဖော်ပြပါရှိရပါမည်။

#### ၇-၃။ ရောဂါဖြစ်ပွားသောလူနာအိမ်နှင့် ပတ်ဝန်းကျင်တွင် ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်း (Adult Control: Thermal Fogging)

ရောဂါဖြစ်ပွားသောအိမ်နှင့် မီတာ(၁၀၀)ပတ်ဝန်းကျင်ပတ်ပတ်လည် (100 meter radius)  
တွင်ရှိသော အိမ်များကို ဆေးမှုတ်ခြင်းလုပ်ငန်း (Fogging) ကို ဆောင်ရွက်ရပါမည်။ ခြင်ဆေးမှုတ်  
ခြင်းကို သက်ဆိုင်ရာ မြို့နယ်မှ ဖြစ်စေ၊ ပြည်နယ်/တိုင်း ရ-ပ-က-န မှဖြစ်စေ၊ အချို့အသေများတွင်  
စည်ပင်သာယာမှဖြစ်စေ ဆောင်ရွက်ပါသည်။ ခြင်ဆေးမှုတ်ခြင်းနည်းလမ်းများကို နောက်ဆက်တွဲ  
(၅)တွင် ဖော်ပြထားပါသည်။

#### ၇- ၄။ ကျန်းမာရေးဝန်ထမ်းများဦးဆောင်သည့် ပိုးလောက်လန်းနှင့်နှင့်ရေးလုပ်ငန်း ဆောင်ရွက်ခြင်း (Larval Control)၊ ပတ်ဝန်းကျင်သန်ရှင်းရေးဆောင်ရွက်ခြင်း (Environmental sanitation) နှင့် ထိရောက်မှုရှိ/မရှိ ဆန်းစစ်သည့်အနေဖြင့် (Larval Survey) ဆောင်ရွက်ခြင်း

- သွေးလွန်တုပ်ကျွားဖြစ်ပွားမှုရှိလာပါက ဖြစ်ပွားသည့်အိမ်နှင့် မီတာ(၁၀၀) ပတ်ဝန်းကျင်  
တွင် ပိုးလောက် လန်းနှင့်နှင့်ရေးလုပ်ငန်း Larval Control ကို ပြုလုပ်ရပါမည်။
- ထိုအချို့မျိုးတွင် ပိုးလောက်လန်းနှင့်နှင့်ရေးလုပ်ငန်း မဆောင်ရွက်မိ Baseline data  
ရရှိရန် Larval Survey ကို ဆောင်ရွက်ရပါမည်။
- ပိုးလောက်လန်းနှင့်နှင့်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးသည့်အခါ ယင်းလုပ်ငန်း ထိရောက်  
မှုကို သိရှိစေရန်၊ အမှန်တကယ်ပိုးလောက်လန်းအညွှန်းကိန်းများ ကျဆင်းမှုရှိ/မရှိ သိရှိ  
နိုင်ရန် Larval Survey ထပ်မံ ဆောင်ရွက်၍ Monitor လုပ်နိုင်ပါသည်။
- သွေးလွန်တုပ်ကျွားရောက် ဖြစ်ပွားနေချိန်ကာလတွင် ပိုးလောက်လန်းနှင့်နှင့်ရေးလုပ်ငန်း  
ကို တစ်ပတ်လျှင်တစ်ကြိမ် ရပ်ကွက်လုံးကျွတ်၊ ဗျာလုံးကျွတ် ဆောင်ရွက်ရမည် ဖြစ်ပါ  
သည်။
- ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့်အိမ်ရှင်များကဆောင်ရွက်ရန်သက်ဆိုင်ရာရပ်ကွက်  
/ကျေးရွာလူကြီးများက နှီးဆော်တို့ကိုတွေ့ရှုန်းရပါမည်။ ငါးတို့ဆောင်ရွက်ခြင်းရှိ/မရှိကို  
ကျန်းမာရေးဌာနနှင့် ရပ်ကွက်/ကျေးရွာကော်မတီဝင်များက သွားရောက်စစ်ဆေး၍  
တိုက်တွန်း နှီးဆော်ပေးရပါမည်။

၇၅။ DF/DHF ရောဂါနိုင်ရာ ကျိုးမာရေး ပညာပေးခြင်း (Health Education targeting message for early detection of case & referral)

သွေးလွန်တုပ်ကျွေးရောဂါဖြစ်ပွားနေချိန်တွင် ကျိန်းမာရေးပညာပေးရှုံး ဦးတည်အုပ်စုမှ အိမ်ရှင်မများ၊ မိခင်များ၊ ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများဖြစ်ပါသည်။ ပေးရမည့်သတင်းအချက်အလက်များကို အခန်း (၉)တွင် ဖော်ပြထားပါသည်။

၇-၆။ ကောင်းများတွင် သွေးလွန်တုပ်ကျွေးရောဂါနိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

သွေးလွန်တုပ်ကျွေးရောဂါဖြစ်သည့်ကလေး တက်ရောက်နေသောကျောင်းတွင် ခြင်ဆေးမှတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပါမည်။ တပြိုင်နက်တည်း ပိုးလောက်လန်နိမ်နင်းရေး လုပ်ငန်းများ၊ ကျွန်းမာရေးပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည်။ ယင်းကဲ့သို့ ပုံမှန်ဆောင်ရွက် နေသော ခြင်နိမ်နင်းရေးလုပ်ငန်းများအပြင် ဒောက်ပါ လုပ်ငန်းများကို ပူးတွဲဆောင်ရွက်ရပါမည်။

(က) Fever Surveillance at school - ကလေးများဖြူး/မဖြူးစဉ်ဆေးကြည့်ရပ်း။

(ခ) Surveillance on School Absenteeism - ကောင်းသားများ ကောင်းတက်ရက် ပျက်ကွက်မှုကို စောင့်ကြပ်ကြည့်ရှုခြင်း

- သွေးလွန်တုပ်ကွေးဖြစ်ပွားနေခိုနှုန်း (ဥပမာ-မိုးတွင်းကာလ) ကောင်းတစ်ကောင်းတွင် ကောင်းသားများကောင်းတက်ပျက်ကွက်မှုများပါကကျန်းမာရေးဌာနသို့အကြောင်းကြား၏ DHF နိမ်နှင်းရေးလုပ်ငန်းကို အထူးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သည်။
- ခြင်ဆေးမှတ်ခြင်း၊ အုတ်ကန်ကြီးများအတွင်း Abate ဆတ်ခြင်း၊ လောက်လန်းစားဝါးထည့်ခြင်း၊ ကောင်းသားများပါဝင်၍ “ဖံ့းသွွန်၊ လဲ၊ စော်” လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို အထူးစီမံချက်ထား ဆောင်ရွက်ရမည်။
- ကောင်းနှင့်ကပ်လျက်ရှုံးသောအိမ်များတွင်လည်း ပိုးလောက်လန်းနိမ်နှင်းရေးလုပ်ငန်းကို အထူးကြပ်မတ် ဆောင်ရွက်ရမည်။

## အခန်း(၇)

- ၈။ အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ထားရှိခြင်းနှင့် ကပ်ရောဂါအသွင်ဖြစ်ပွားမှုကို  
တူပြန်ဆောင်ရွက်ခြင်း (Epidemic Preparedness and Response)
- ၈-၁။ အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ထားရှိခြင်း (Epidemic Preparedness)  
မြို့နယ်တိုင်းညွှန်သွေးလွန်တုပ်ကျေးကပ်ရောဂါဖြစ်ပွားမှုကို သိရှိသတ်မှတ်နိုင်မည့် Surveillance  
စနစ်အဖြစ် "Spot Mapping of DHF cases" ကိုလမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ပြုစုထားရှိရပါမည်။  
နှစ်အလိုက်မြေပုံများ ထားရှိခြင်းအားဖြင့် ယခုလာမည့်နှစ်တွင် မည်သည့်ရပ်ကွက်၌ ဖြစ်ပွားနိုင်မည်ကို  
ခန့်မှန်းနိုင်မည်ဖြစ်သည်။
- ၈-၁-၁။ ကပ်ရောဂါဖြစ်ပွားမှုကို အတည်ပြုနိုင်မည့်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း  
(Designation of an Investigation Team)  
ကမ္ဘာကျွန်းမာရေးအဖွဲ့၏၏လမ်းညွှန်ချက်မှာ သွေးလွန်တုပ်ကျေးကပ်ရောဂါ ဖြစ်ပွားမှုကို  
အတည်ပြုနိုင်မည့် အဖွဲ့ဖွဲ့စည်းရုံး ကပ်ရောဂါပေါဒဆိုင်ရာကျမ်းကျင်ပညာရှင် (Epidemiologist)၊  
ကိမ်းလပောပညာရှင် (Entomologist)၊ ပိုးမွှားပေါဒဆိုင်ရာပညာရှင် (Microbiologist)နှင့် လူမှု  
ဆက်ဆံရေးဆိုင်ရာပညာရှင် (Social Scientist)တို့ ပါဝင်ရမည်ဟုဆိုသော်လည်း မြို့နယ်အဆင့်တွင်  
ဤကဲ့သို့ဖွဲ့စည်းရန်မဖြစ်နိုင်ပါ။ သို့သော် State/ Regional Level မြို့မူ ဖွဲ့စည်းနိုင်မည်ဖြစ်ပါသည်။ ယင်း  
Level တွင် ငါးကဲ့ဖြူးဆိုင်ရာဆရာဝန်ကြီး (Malariaologist) နှင့် အထက်ပါပညာရှင်များ ပါဝင်ဖွဲ့စည်း  
နိုင်မည်ဖြစ်ပါသည်။  
မြို့နယ်အဆင့်၌ ရောဂါနိမ်နှင့်ရေးဆိုင်ရာတာဝန်ခံဆရာဝန် (Medical Officer - Disease  
Control) ဦးဆောင်၍ ဓာတ်ခွဲခန်းတာဝန်ခံ (Laboratory Technician)၊ သက်ဆိုင်ရာနယ်မြေတာဝန်ခံ  
ကျွန်းမာရေးမှူးများ၊ ရပ်ကန်ဆိုင်ရာမြို့နယ်တာဝန်ခံ (VBDC staff) နှင့် TPHO မှ သင့်လောက်သည်ဟု  
သတ်မှတ်တာဝန်ပေးသူတို့ဖြင့် ဖွဲ့စည်းရပေါ်မည်။  
ထိုအဖွဲ့၏တာဝန်များမှာ -  
(၁) နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများ - သွေးလွန်တုပ်ကျေးဆိုင်ရာ ဓာတ်ခွဲခန်းလုပ်ငန်းသုံး  
ပစ္စည်းများ စုဆောင်းခြင်း၊ သွေးနမူနာများစုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ ပဟိုအမျိုးသား  
ခါတ်ခွဲခန်းသို့၊ specimen များ ပို့ဆောင်ပေးခြင်း၊ Case Investigation Form များပြုစု  
ပေးခြင်း။

- (.) ტექნიკურაბინ: (Logistics အပါအဝင်) - လိုအပ်ပါက ခရီးသွားလာရန်စိစဉ်မှု၊ အခြား လိုအပ်သောပစ္စည်း ထုတေသနပြန်စေခြင်း (ဥပမာ - ပိုးလောက်လန်းစစ်ဆေးရန်လက်နိုင်စာတိမီး Abate စသည်များ)၊ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သော ဌာနဆိုင်ရာများ၊ Media များ၊ အဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း။
- (.) အဖွဲ့တွင်းတာဝန်သတ်မှတ်ဆောင်ရွက်ခြင်း - Investigation မစမ် မိမိတို့အဖွဲ့တွင်း အစည်းအဝေးတစ်ရပ် ကျင်းပပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် တာဝန်ခွဲခေါ်သတ်မှတ်ခြင်း၊ စီမံချက်ရေးဆွဲအတည်ပြုခြင်း တို့ဖြစ်ပါသည်။

#### ၈-၂-၂။ သွေးလွန်တုပ်ကွေးကပ်ရောဂါဖြစ်ပွားခြင်းဟုတ်/မဟုတ် ဆန်းစစ်ခြင်း (Verification of the Outbreak)

- သွေးလွန်တုပ်ကွေး "ကပ်ရောဂါ" အသွင်ဖြစ်ပွားနေခြင်း ဟုတ်/မဟုတ်ကို ရရှိလာသည့် လူနားရေ စာရင်း (Number of Reported cases) နှင့် Epidemic Threshold Curve တို့ကို တိုက်ဆိုင်စစ်ဆေး ရပါမည်။ အကယ်၍ ယင်း Curve ပြေစုတေားခြင်းမရှိသေးပါက ယင်းမြို့နယ် (ဖြစ်နိုင်ပါကအဆိုပါ ရပ်ကွက်/ကျေးရွာ)၏ လွန်ခဲ့သည့် ဤနှစ်တာကာလက သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့သည့် Data များကို လအလိုက်စုစုပေါင်း၍ Mean + 2SD ကိုတွေက်ချက်ကာ လက်ရှိ Number of cases နှင့်တိုက်ဆိုင် စစ်ဆေးအတည်ပြုရပေါ်မည်။
- ယခင်က တစ်ကြိမ်မှုဖြစ်ပွားဖူးခြင်းမရှိခဲ့လျှင် ယခုဖြစ်ခြင်းသည် ယင်းနေရာအတွက် Outbreak ဖြစ်သည်ဟု သတ်မှတ်ရပေါ်မည်။
- ထို့ပြင် Investigation Team သည် ဖြစ်ပွားသည့်နေရာ(ရပ်ကွက်/ကျေးရွာ)သို့ ကွင်းဆင်းသွားရောက် ကာ လူနာများ၏ရောဂါလက္ခဏာများကို ကြည့်ရှုစစ်ဆေးခြင်း၊ စာတွဲစစ်ဆေးမှုများ၊ ပြုလုပ်ရန် specimen များစုဆောင်းခြင်း၊ NS1 Antigen Test Kit များ ရှိပါက သွေးဖောက်စစ်ဆေး အတည်ပြုခြင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသော လူနာများ၏ history of exposure/ contact/ travel စသည်တို့ကို အေးမြန်းစုံစမ်း၍ ကောက်ချက်ဆွဲရပေါ်မည်။

**၈-၁-၃။ "သွေးလွန်တုပ်ကျွေးရောဂါ"** ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ထုတ်ပြန်ပေးခြင်းနှင့် ရောဂါဖြစ်ပွားမှ  
ပိုမိုသတင်းရရှိရန် ရှာဖွေဖော်ထုတ်ခြင်း (Case Definition and Additional Case Finding)

"ကပ်ရောဂါ"အသွင် ဖြစ်ပွားစဉ်အသုံးပြုရမည့် Case Definition မှာ အခန်း (၃)တွင်ဖော်ပြထားသည့် အတိုင်း ဖြစ်ပါသည်။ လူနာများကိုစစ်ဆေးပြီး အုပ်စု၊ အဆင့် ခွဲခြားသတ်မှတ်ရပေးမည်။ ကွင်းဆင်းစစ်ဆေးရာ၌ လူနာအသစ်များ ထပ်မံထွက်ပေါ်နေခြင်းရှု/မရှု၊ လူနာများမှာ အစုလိုက် တစ်နေရာတည်းတွင် ဖြစ်ပွားနေခြင်း (Clustering) ရှု/မရှု ဖော်ထုတ်ရပေးမည်။

**၈-၁-၄။ စနစ်တကျပုံစမ်းစစ်ဆေးခြင်းနှင့် ကပ်ရောဂါတိန်းချုပ်ရေးနည်းလမ်းများ (Standard Case Investigation and Methods of Control)**

Case Investigation ပြုလုပ်ရာ၌ နောက်ဆက်တွဲ(၆)တွင် ဖော်ပြထားသော Case Investigation Form ကိုအသုံးပြု၍ ရရှိလာသည့် ခါတ်ခွဲစစ်ဆေးမှုအဖြေများကို ကြည့်ရှုသုံးသပ်ပြီး အချိန်နှင့်တပြီးညီ တုပြန်ဆောင်ရွက် ရမည်။

**၈-၁-၅။ Laboratory and Environmental Information**

- သွေးလွန်တုပ်ကျွေးကပ်ရောဂါဟုတ်/မဟုတ် အတည်ပြုရန် ကတ်ခွဲစစ်ဆေးရန်လည်း လိုအပ်ပါသည်။
- ကပ်ရောဂါဖြစ်နေချိန်၌ အတည်ပြုချက်ရရှိရန် ဖျားနာနေသည့်လူနာအားလုံးကို စစ်ဆေးရန်မလိုပါ။ Sample အနည်းငယ်ကို Outbreak အထွင်တစ်ကြိမ်၊ ကြားကာလတွင်တစ်ကြိမ်နှင့် နောက်ဆုံး တစ်ကြိမ် စစ်ဆေးသင့်ပါသည်။
- ကပ်ရောဂါနှီမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်ရန် ကတ်ခွဲအဖြေတော်းရန်မလိုပါ။
- ပိုးလောက်လန်းစစ်ဆေးချက်ရလဒ်များအပေါ်ကြည့်ရှု လိုအပ်သည်ထိန်းချုပ်မှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရပေးမည်။

**၈-၁-၆။ သွေးလွန်တုပ်ကျွေးကပ်ရောဂါနှီမ်နှင်းရေးလုပ်ငန်းများကို အဖွဲ့များဖွဲ့စွဲ ထိရောက်လျဉ်မြန်စွာ ဆောင်ရွက်ခြင်း (Communication with authorities concerned and recommendation of control measures by forming EAC and RRT)**

- ရေးဦးစွာမြို့နယ်အဆင့် "သွေးလွန်တုပ်ကျွေးကပ်ရောဂါနှီမ်နှင်းရေးလုပ်ငန်းကော်မတီ" Emergency Action Committee (EAC) တစ်ရပ်ကို ဖွဲ့စည်းရမည်။

- ယင်းအဖွဲ့တွင် အုပ်ချုပ်ရေးဌာနမှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ကျန်းမာရေးဌာနမှ အတွင်းရေးမှူး(၁) အဖြစ်လည်းကောင်း၊ ပညာရေးဌာနမှ အတွင်းရေးမှူး(၂) အဖြစ်လည်းကောင်း ဆောင်ရွက်သင့်သည်။ ကျန်းမာရေးမှူးမှ ဆက်သွယ်ရေးနှင့် ပြန်ကြေးရေးဌာန၊ ဝါးလုပ်ငန်းဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကပ်ရောဂါဖြစ်ပွားရာ ဒေသရှိ စက်ရုံအလုပ်ရုံများနှင့် ရေသိလျောင်မှုရှိသောလုပ်ငန်းခွင်များမှ အုပ်ချုပ်မှ ဆိုင်ရာကိုယ်တားလှယ်များ၊ ပြင်ပဆေးရုံဆေးနှင့်ရာ၊ ကုသရေး ဆိုင်ရာ ကိုယ်တားလှယ်များ၊ ယင်းမြို့နယ်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်းခွဲ၊ စည်ပင် မီးသတ်၊ ကြက်ခြေနှင့် မိစင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ဒေသခံ၊ NGO/INGO အဖွဲ့များ၊ လွှတ်တော်ကိုယ်တားလှယ်များ ပါဝင်သင့်ပါသည်။
- ယင်းအဖွဲ့၏ လုပ်ငန်းများမှာ (Terms of Reference of EAC)
  - (၁) ကပ်ရောဂါဖြစ်ပွားနေစဉ်၌ ရောဂါပြင်းထန်သူများကို ဆေးရုံသို့ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း။
  - (၂) ကပ်ရောဂါဖြစ်နေသောနေရာ၏ လိုအပ်ချက်များကို (medicines, intravenous fluids, blood products, insecticides, equipment and vehicles) ရှာဖွေ ဖြည့်ဆည်းခြင်း၊ ပိုကျံသည့် နေရာမှုရယူသုံးစွဲနိုင်မည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲများ ပြုလုပ်ပေးခြင်း။
  - (၃) ကွင်းဆင်းအဖွဲ့ (Rapid Response Team) ၏ နည်းပညာဆိုင်ရာ/ အုပ်ချုပ်မှုပိုင်းဆိုင်ရာ/ လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာ အခက်အခဲများကို ကုညီဆောင်ရွက်ပေးခြင်း။
  - (၄) ကော်မတီဝင်များသည် ဌာနစုံ၊ အဖွဲ့အစည်းစုံမှ ပါဝင်သည့်အတွက် လုပ်ငန်းရပ် များကို ညီးနှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း။

၈-၁-၇။ ကပ်ရောဂါတိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း (Implementation of control measures by Rapid Response Team)

ကပ်ရောဂါဖြစ်ပြီးမှုကိုအတည်ပြုပြီးသည့်နှင့်တိန်းချုပ်ရေးလုပ်ငန်းများကို ချက်ချင်း စတင်ဆောင်ရွက်ရမည်။ ကူးစက်မှုကိုဖြတ်တောက်ရန် ခြင်ကျားနှင့်နှင့်ရေးလုပ်ငန်းများ (Vector Control) သည်အရေး အကြီးစုံဖြစ်သည်။

- (၁) ဆေးမှုတ်ခြင်းဖြင့် ခြင်သက်ကြီးကောင်များကိုနှစ်နှင့်ခြင်း (Adult Mosquito Control)  
 ပိုးသတ်ဆေးသုံး၍ဆေးမှုတ်ခြင်း (Space spray) လုပ်ခြင်းသည် ထိဇာက်သည့် နည်းလမ်း မဟုတ်ကြောင်း သိရှိရသည်။ သို့ရာတွင် ပြည်သူလူထုနှင့်အုပ်ချုပ်ရေးပိုင်းက နှစ်သက်ကြသည်။ အဆိုးဆုံးမှာ ဆေးမှုတ်ပြီးနောက် ကာကွယ်မှုရရှိသွားပြီဟု များယွင်းစွာယူဆ၍ အခြားထိဇာက်သည့် ပိုးလောက်လန်းရှင်းလင်းရေးလုပ်ငန်းများကို မလုပ်တော့ခြင်း၊ တစ်ကိုယ်ရေကာကွယ်ခြင်းများကို ပေါ်လျှော့သွားခြင်းတို့ဖြစ်နိုင်သည်။ လူထုအား မှန်ကန်သည့် နည်းလမ်းပေါ်တွင်ရှိနေရန် စည်းရုံး ဆောင်ရွက်ရပေါ်မည်။
- (၂) ပိုးလောက်လန်းနှစ်နှင့်ခြင်းလုပ်ငန်း (Larval control measures by mechanical, chemical and biological means)  
 ကပ်ရောဂါဖြစ်ပွားရေးနှင့် ဖြစ်သည့်အိမ်များနှင့် မီတာ(၃၀၀)အတွင်းရှိ အိမ်များရှိ အိမ်များရှိနှင့်အတွက်အားလုံးတွင် ပိုးလောက်လန်းများအပြန်ဆုံးကင်းစင်ရန် Abate (1% Temephos) ဆတ်ပေး ရမည်။ အခြားအိမ်များတွင် ပြည်သူလူထုအင်အားဖြင့်ဖွဲ့စည်းထားသောအဖွဲ့များနှင့် "ဖုံးသွှန်လဲစစ်" လုပ်ငန်းကို (COMBI - approach) ဖြင့် ဆောင်ရွက်ရမည်။
- (၃) ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းကို အခန်း(၉)တွင် ဖော်ပြထားပါသည်။ အရေးအကြီးဆုံးမှာ လူထု၏ ယဉ်ကြည်မှာ ပုံပိုးကူညီများရရှိနိုင်ရန် သတင်းမှန်များကို ထုတ်ပြန်ပေးရန်လိုသည်။
- (၄) လိုအပ်ပါက ဒေသဆိုင်ရာ အာကာပိုင်အဖွဲ့အစည်းများ သွေးလွန်တုပ်ကွေးနှစ်နှင့်ရေးဆိုင်ရာ စည်းကမ်း ရုံးရေးဝန်ကြီးဌာနမှူးထုတ်ပြန်ခြင်း (Law Enforcement)  
 • အထက်ပါအဖွဲ့များ (EAC and RRT)သည် ကပ်ရောဂါစတင်ဖြစ်ပွားရာမှ မည်ကဲ့သို့ ပျုံးသွားသည်ကို မြေပုံရေးဆွဲဆန်းစစ်ကြည့်ရှုပြီး လိုအပ်ပါကအဖက်ဖက်မှ ပူးပေါင်း ဆောင်ရွက်ရေးအတွက် အရေးပေါ် အမိန့်ကြော်ချက်များ ထုတ်ပြန်ပေးရမည်။  
 • ကပ်ရောဂါဖြစ်ပွားစဉ်ဥပင်လျှင် "ဖုံးသွှန်လဲစစ်" လုပ်ငန်းဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်မှု မရှိသော အခါးအိမ်များကို တွေ့ရှိရပေသည်။ ထိုကဲ့သို့အခါးမျိုးတွင် ဒေသဆိုင်ရာအကာပိုင်များက ပညာပေးစည်းရုံးခြင်း၊ ဆော်သွေးခြင်း စသည့်တို့ဖြင့် ဆောင်ရွက်ကြပေမည်။  
 • မရသည့်အဆုံးတွင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရသည့်အခါးများလည်း ကြံကြိုက်ပါသည်။ လိုက်နာမှုမရှိပါက ဒက်ငွေပေးဆောင်စေခြင်းကဲ့သို့ အမိန့်များ

ထုတ်ပြန်ရန်လိုအပ်မည်ဖြစ်သည် (ဥပမာ- ပိုးလောက်လန်းနှင့်နှင့်ရေးလုပ်ငန်းများ  
လိုက်နာဆောင်ရွက်ခြင်းမရှိပါက၊ ပိုးလောက်လန်း စစ်ဆေးတွေ့ရှိလျှင် ဒက်ငွေမည်။  
ပေးဆောင်ရမည်-ဟူသောအမိန့်မိုး)။

- မည်သို့ပင်ဖြစ်စေ အရေးယူခြင်း၊ ဥပဒေစဉ်းကမ်းသတ်မှတ်ခြင်းနှင့် ပြစ်ဝက်တို့မှာ  
နောက်ဆုံးအဆင့် အနေဖြင့်သာ စဉ်းတောင်ရွက်သင့်ပြီး ကပ်ရောဂါတိန်းချုပ်မှာ  
ရသည်နှင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည်ဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။

#### ၈-၁-၈။ သတင်းပေးပို့ခြင်း


ကပ်ရောဂါတိန်းချုပ်မှာဆိုင်ရာသတင်းအချက်အလက်များ ပေးပို့အပ်ရင်ခဲ့ခြင်းကို အခန်း(၈)တွင်  
ဖော်ပြထားပါသည်။

#### ၈-၁-၉။ နောက်ဆက်တွဲဆောင်ရွက်ရမည်လုပ်ငန်းများ (Follow-up of implementation of control measures)

ကပ်ရောဂါတိပွဲးမှုပုံစံတန်းသွားခြင်းရှိ/မရှိကို အနည်းဆုံးရောဂါတိုးချိန်နှစ်ဆ (at least two  
incubation periods of the disease) တောင့်ကြည့်ပြီး သွေးလွန်တုပ်ကွေးရောဂါလူနာအသစ်  
ပေါ်ထွက်မှုမရှိတော့လျှင် ကပ်ရောဂါကာလပြီးဆုံးပြီဟု သတ်မှတ်နိုင်သည်။ EAC အဖွဲ့အနေဖြင့်  
စဉ်းဝေးဆုံးဖြတ်၍ ကြော်ချက်ထုတ်ပြန် နိုင်သည်။

## အခန်း(၈)

- ၉။ သွေးလွန်တုပ်ကွဲ့ရောဂါ စောင့်ကြပ်ကြည့်ရှုပိုင်းလုပ်ငန်းများ (DF /DHF Surveillance Activities & System)  
ပုံ(၉)၊ သွေးလွန်တုပ်ကွဲ့ရောဂါ ဆိုင်ရာသတ်းပေးပို့မှုစနစ်



သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် အမိကကူးစက်မြန်ရောဂါကြီး(၄)ရုံး (Principle Epidemic Diseases)တွင် တစ်ခုအပါအဝင်ဖြစ်ခြင်း၊ ဖြစ်ပွားပါက ကမ္ဘာကျန်းမာရေးအဖွဲ့ထိ အဆင့်ဆင့်သတင်းပေးပို့ရသော ရောဂါ (Notifiable Disease) ဖြစ်ခြင်း၊ အသက်(၁၅)နှစ်အောက် ကလေးများတွင် ကူးစက်ဖြစ်ပွားမှုများပြားခြင်း၊ ကပ်ရောဂါဖြစ်ပွားချိန်တွင် အသေအပျောက်များပြား နိုင်ခြင်း စသည်တို့ကြောင့် ကာကွယ်နိမ်နှင့်ရေးလုပ်ငန်းများကို နားလည်သိရှိပြီး အချိန်မိကာကွယ် တားဆီးနိုင်ရန် ပြည်သူ့လူထုမှုပေါင်းပါဝင်မှုဖြင့် ကြော်ပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ အချိန်နှင့် တစ်ပြီးညီသတင်းပို့ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများလည်း ပြုလုပ်ရပေါ်သည်။

#### **၉-၁။ ပုံမှန်လတ်အစီရင်ခံခြင်း (Routing Data Reporting and surveillance of Dengue Fever/DHF)**

ပုံ(၁၁)တွင် ပြသထားသည့်အတိုင်း ရောဂါဖြစ်ပွားမှုရှိသည့်အချိန်တွင် သားဖွားဆရာမများ၊ ပြင်ပဆရာဝန်များနှင့် လူနာများကိုယ်တိုင်ရွှေပို့မှုဖြင့် သွေးလွန်တုပ်ကွေးလူနာများဆေးရုံသို့ တက်ရောက်ကုသခဲ့ကြသည်။ ယင်း လူနာစာရင်းများကို သက်ဆိုင်ရာဆေးရုံ (အစိုးရာပွဲလိုက)မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သတင်းပေးပို့ ရပါမည်။ သတင်းရရှိသည့်အခါ မြို့နယ်မှ ပြည်နယ်/တိုင်းဒေသကြီး (ရ-ပ-က-န)ရုံးများသို့ နေ့စဉ်သတင်းပေးပို့ ရပါမည်။ ယင်းဌာနများ၏ သွေးလွန်တုပ်ကွေးရောဂါလူနာမှတ်တမ်း (carbonless register-4 paper) တွင် စာရင်း သွင်းရမည်။ သက်ဆိုင်ရာသားဖွားဆရာမ၊ RHC နှင့် တိုက်နယ်ကျန်းမာရေးဌာနများသည် ယင်း register တွင် မှတ်သားထားသည့်အတိုင်း၊ လက်ခံတစ်စောင်၊ မြို့နယ်သို့တစ်စောင်၊ ပြည်နယ်/တိုင်းဒေသကြီးသို့ တစ်စောင်၊ ပဟို(ရ-ပ-က-န)သို့တစ်စောင် လက်လျှပ်ပေးပို့ရမည်။ (နောက်ဆက်တွဲ - ၇)

ဆောင်ရွက်ပြီးသောလုပ်ငန်းများကို လုပ်ငန်းဆောင်ရွက်ပြီးစီးမှုပုံစံတွင် ဖြည့်စွက်ကာ ပိမိသက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လစဉ်အစီရင်ခံရမည်ဖြစ်ပါသည်။ မြို့နယ်မှ ပြည်နယ်/တိုင်းဒေသကြီးသို့ အစီရင်ခံ ရန်ဖြစ်ပါသည်။ (နောက်ဆက်တွဲ - ၈)

#### **၉-၂။ သွေးလွန်တုပ်ကွေးကပ်ရောဂါအသွင်ဖြစ်ပွားစဉ် သတင်းပေးပို့မှုစနစ် (Data reporting and surveillance system of Dengue Fever/DHF Epidemics)**

##### **၉-၂-၁။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူရှိ/မရှိ စုံစမ်းထောက်လုမ်းခြင်း (Surveillance)**

- အမိကအားဖြင့် ပြည်သူ့ဆေးရုံ/ဆေးခန်းများ၏ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူ များနှင့် ဆေးရုံသို့တက်ရောက်သော ဖျားနာသည့်ကလေးလူနာများအတွင်း သွေးလွန်

တုပ်ကျွေးရောဂါ ဟုတ်/မဟုတ် စောင့်ကြပ်ထောက်လှမ်းသည့်လုပ်ငန်းကို စောင်ရွက်ပါသည်။

- ထို့ပြင် အခြေခံကျွန်းမာရေးဝန်ထမ်းများအနေဖြင့် ရပ်ကွက်/ကျေးဆာများအတွင်း ကွင်းဆင်းနေစဉ် ကလေးသူငယ်များ၊ လူငယ်လူရှုပ်များ တုပ်ကျွေးများနာမျှရှိပါက သွေးလွန်တုပ်ကျွေးဟုတ်/မဟုတ် စစ်ဆေးကြရန်တိုက်တွန်းခြင်း၊ နီးစပ်ရာဆေးခန်း၊ ဆရာဝန်နှင့် ဆေးရုံသို့ သွားရောက်ပြသရန် ညွှန်းပို့ခြင်း (Referral) ပြုလုပ်ပေးရပါမည်။
- သွေးလွန်တုပ်ကျွေးလူနာရှိ/မရှိ သတင်းရရှိနိုင်သော အခြားနေရာများမှာ ပြင်ပဆေးခန်းများ (Private clinic)၊ ပြင်ပဆရာဝန်များ (General Practitioners)၊ ကလေးအထူးကု ဆရာဝန်ကြီးများ၏ ဆေးခန်း များနှင့် ပြင်ပဆေးရုံများ (Private Hospital) တို့ ဖြစ်ပါသည်။ ယင်းတို့ထံမှ သတင်းရရှိရေးအတွက် Advocacy Meeting တစ်ခု ပြုလုပ်ကျင်းပပြီး သတင်းပို့စနစ်တစ်ရပ် ထူထောင်ရပေါ်မည်။ ပဟိုအဆင့် မှ ညွှန်ကြားချက်များ လည်းလိုအပ်ပေါ်မည်။
- ရရှိလာသောလူနာတရင်းကိုမြို့နယ်ပြည်သူ့ကျွန်းမာရေးဦးစီးဌာနသို့သတင်းပို့၍ Register သွင်းရမည်။

#### ၉-၂-၂။ သွေးလွန်တုပ်ကျွေးကပ်ရောဂါဖြစ်ပွားမှုကို ပဏာမသတင်းပို့ခြင်း (Initial Reporting of Outbreak)

- သွေးလွန်တုပ်ကျွေးကပ်ရောဂါဖြစ်ပွားမှုရှိပါက မိမိအထက်အဆင့်သို့ ဖုန်း၊ Fax၊ email၊ ကြေားနှင့် တို့ဖြင့် အမြန်ဆုံးအကြောင်းကြားရမည်။
- သတင်းပေးပို့ရနှုံး စတင်ဖြစ်ပွားသည့်နေ့ရက်၊ ရောဂါခံစားရသည့်လူနာပေါင်း၊ သေဆုံးသူ ပေါင်း (ဆေးရုံတက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ) ဖြစ်ပွားသည့်နေရာ၊ ကပ်ရောဂါ နှုမ်နင်းရေး လုပ်ငန်းများ စောင်ရွက်ထားရှိမှုအခြေအနေတို့ ပါဝင်ရမည်။
- မိမိအထက်ဆင့်သို့ သတင်းပို့သည့်နည်းတူ မိမိနယ်ပြုအပ်ချုပ်သည့် ဒေသခံအဖွဲ့ အစည်းကိုလည်း အခြေအနေအရပ်ရပ်ကို အစီရင်ခံတင်ပြုရပေါ်မည်။

### **၉-၂၃။ နေ့စဉ် ကပ်ရောဂါဆိုင်ရာသတ်း ပေးပို့ခြင်း (Daily epidemiological data reporting)**

- ကပ်ရောဂါဖြစ်ပွားမှုထိန်းချုပ်စဉ်ကာလအတွင်း နေ့စဉ်ရောဂါဖြစ်ပွားသူမည်မှုရှိသည်၊ သေဆုံးသူမည်မှု ရှိသည်တို့ကို နေ့စဉ် ဗဟို(ရ-ပ-က-န)သို့လည်းကောင်း၊ ဖွဲ့စည်းထားသည့် (Emergency Action Committee) ကော်မတီသို့လည်းကောင်း သတ်းပို့ရမည်။
- သတ်းရယူရန် အစိုးရ၏ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများအပ်၊ ပြင်ပဆေးရုံ၊ ဆေးခန်းများသို့ တက်ရောက်ကုသနေသူများထံမျပါ သတ်းရရှိရန်လိုအပ်သည့်ဖြစ်ရာ သက်ဆိုင်ရာမှ “သတ်း ပေးပို့ ကြရန်” ညွှန်ကြားချက်ထုတ်ပြန်ရပါမည်။’
- ကြိုဝန်စိုက်ကို Outbreak ကာလအချိန်တွင်းသာမက ပုံမှန်အချိန်တွင်လည်း ကျင့်သုံးသင့်ပါသည်။

### **၉-၂၄။ အပတ်စဉ် သွေးလွှန်တုပ်ကွေးရောဂါ သတ်းပေးပို့ခြင်း (Weekly Reporting)**

ကပ်ရောဂါအသွင်ဖြစ်ပွားမှုအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ အပတ်စဉ် ကြေးနှုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အစီရင်ခံသတ်းပေးပို့ရပါမည်။ Epidemiology အရ “Week End Report” ဆိုသည်မှာ ရက်သတ္တုပတ်တစ်ခု၏ တန်းနေ့နေ့(၀၀:၀၀)နာရီမှ ယင်းရက်သတ္တုပတ်ကုန်ဆုံးသည့် စနေနေ့(၂၄:၀၀)နာရီအတွင်း တက်ရောက်သည့်လူနာစာရင်းနှင့် စုစုပေါင်းဖြစ်/သေစာရင်းကို ပေးပို့ရန်ဖြစ်ပါသည်။ (ညပမာ- (၂၉-၉၁-၁၆) မှ (၀၅-၁၀-၁၆) ထိ အပတ်စဉ်(၄၀) တွင် ..... မြို့နယ်၌ သွေးလွှန်တုပ်ကွေး ၁၂/၁၊ စုစုပေါင်း (စြေးသည့်အပတ်မှယခုအပတ်ထိ) ၅၀/၁ ဟူ၍ ပေးပို့ရန်ဖြစ်ပါသည်။

### **၉-၂၅။ ပုံမှန်လတ်အစီရင်ခံစာပေးပို့ခြင်း (Routine Monthly Reporting)**

သတ်းပို့ပုံစံတို့ဖြင့် ဖြစ်ပွား/သေဆုံးမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ပုံမှန်အတိုင်း လစဉ်အစီရင်ခံရမည် ဖြစ်ပါသည်။ နေ့စဉ်အပတ်စဉ်သတ်းပေးပို့စဉ်က Admission Diagnosis အတိုင်း သတ်းပို့နဲ့သော်လည်း လချုပ် သတ်းပေးပို့ရာတွင်မှ Discharge Diagnosis ဆေးရုံဆင်းသည့်ရောဂါသတ်မှတ်မှုကို သုံးရမည်။ (သတ်းပို့ ပုံစံများကို နောက်ဆက်တွဲ-(၇)တွင် ဖော်ပြထားပါသည်)။

### **၉-၂၆။ သွေးလွှန်တုပ်ကွေးရောဂါဖြစ်ပွားမှ ပုံပြုတန်ဖြူးဆုံးသွားပါက၊ နောက်ဆုံးသတ်းပေးပို့ခြင်း (Final Reporting)**

နောက်ဆုံးသတ်းပေးပို့ခြင်းတွင် ပုံစံများကိုအခြေခံပြု၍ TPHO (TMO)မှ စာဖြင့်ရေးသားအစီရင်ခံရမည် ဖြစ်ပါသည်။

## အခန်း(၉)

၁၀။ အပြုအမှုပြောင်းလဲစေခြင်းကိုသီးတည်သည့် ဆက်သွယ်ဆောင်ရွက်ခြင်းနည်းလမ်းများ  
(Communication for Behavioral Impact)

၁၀-၁။ COMBI အကြော်ပြုဆောင်ရွက်ရမည့်လုပ်ငန်းများ

သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိမ်နှင့်ရေးနှင့်စပ်လျဉ်း၍ Pamphlet များ၊ Poster များ၊  
ထုတ်လုပ်ဖြန့်ချုပ်ပေးခဲ့သော်လည်း လုပ်လောက်သောအရေအတွက် မရှိခဲ့ပေ။ သတင်းစာ၊ ဂျာနယ်  
များတွင်လည်း မိုးရာသီကျောင်း စဖွင့်လျှင် သွေးလွန်တုပ်ကွေးနှင့်သက်ဆိုင်သည့် ဆောင်းပါးများ  
ရေးသားခြင်း၊ ရပ်မြှင်သံကြားမှုပညာပေး သတင်းလွှာများထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်လျက်  
ရှိပေသည်။ သို့ရာတွင် ကာကွယ်နိမ်နှင့်ရေးလုပ်ငန်းများ၏ ပြည်သူ့လူထု ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်  
အတွက်မူ ထိုမျှနှင့်မလုပ်လောက်ပေ။

ကမ္ဘာကျိုးမာရေးအဖွဲ့မှ လူထုအတွင်းစည်းရုံးလုပ်ဆော်၍ ပြည်သူများပါဝင်လာမည့်  
ဆက်သွယ်ရေး နည်းလမ်းတစ်ခုကိုပြသခဲ့ပါသည်။ ယင်းနည်းလမ်းကို “Communication  
for Behavioral Impact” (COMBI approach) ဟုခေါ်သည်။ ငြင်း၏အနစ်သာရမှာ ပြည်သူလူထုအတွင်းမှ  
လူမှုရေးစိတ်ဓာတ်ရှိခြီး လူမှုရေးလုပ်ငန်း များတွင်အချိန်ပေးနိုင်သူများ၊ ရပ်ကွက်၊ ကျေးဇား လူထု  
အပေါ်တွင် သွေးလွန်တုပ်ကွေးများ၊ ရောဂါကာကွယ် နိမ်နှင့်ရေးလုပ်ငန်းများအတွက် လိုအပ်သည်  
များကို နည်း/များမဆို ကူညီပုံပို့မှုပေးနိုင်သူများစသည့် လူအဖွဲ့အစည်း တစ်ရပ်လုံးကို စုရုံးပါဝင်၍  
သက်ဆိုင်ရာထောင့်ပေါင်းစုံမှ လူပုံရားစေသည့်နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး  
ရောဂါကာကွယ်နိမ်နှင့်ရေးနှင့် ကပ်ရောဂါတိန်းချုပ်ရေးတို့တွင် အသုံးပြုနိုင်သည့် COMBI approach  
တွင် ဆက်သွယ်ဆောင်ရွက်မည့် အဓိကနည်းလမ်းများမှာ-

(က) လူထုနှင့်ဆက်သွယ်ခြင်း၊ အသိပေးဆွဲးနွေးခြင်းနှင့် အပ်ချုပ်မှုဆိုင်ရာအကောင်များကို  
စည်းရုံးခြင်း (Public Relation/ Advocacy/ Administrative Mobilization)

- အာကာပိုင်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်(အလှုံးရှင်)များ၊ ပြည်တွင်း/ပြည်ပ  
လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများကိုဖိတ်ကြား၍ မိမိမြို့နယ်၏  
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့် စိုးဝိမ့်ဖွယ်ရာအခြေအနေများကို အသိပေးဆွဲးနွေး တင်ပြ  
သည့်လုပ်ငန်း (Advocacy)
- ဤသို့မြင် တက်ရောက်လာသူများထံမှ မိမိတို့ကဗျာအလိုက်  
ပူးပေါင်းပါဝင်ဆောင်ရွက်နိမ်မည့် လုပ်ငန်း ရပ်များကို အာမခံမှုပေးခြင်းကိုရရှိနိုင်သည်။

- (၂) လူထုအတွင်းမှ အင်အားစုများကိုစုစည်း၍ လွှဲပြောင်းရယူခြင်း (Community Mobilization) မိမိတို့ရပ်ကွက်/ကျေးရွာလူထုကိုစုစည်းစေပြီး၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု/ သေဆုံးမှု အခြေအနေများကို ပါဝင်ဆွေးနွေးစေခြင်း၊ ရပ်ကွက်တွင်းဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ် များကို ပါဝင်ရေးဆွဲစေခြင်း၊ အစီအစဉ်များချမှတ်စေခြင်း၊ လိုအပ်သည့် ပစ္စည်းများစုဆောင်း စေခြင်း။
- (၃) စဉ်ဆက်မပြတ် ကြော်ပြာများဆောင်ရွက်ခြင်း (Sustained Appropriate Advertising) မိမိရပ်ကွက်/ကျေးရွာအတွင်း၌ သွေးလွန်တုပ်ကွေးဆိုင်ရာ ပိုစတာ၊ လက်ကမ်းစာတောင်များကို လူအများ မြင်သာသည့်နေရာများတွင် စီတန်းချိတ်ဆွဲခြင်း၊ နံရံများတွင်ကပ်ခြင်း၊ Local media ဟုခေါ်ဆိုနိုင်သည့် အသံချွဲစက်၊ စပိကာစသည်တို့အသုံးပြု၍ ကြော်ပြာစည်းရုံးခြင်း၊ အရပ် ပြုကတ်များ ကပြသရပ်ဖော်ခြင်း၊ SMS၊ Viber၊ Messenger၊ Facebook စသည့် ဆက်သွယ်ရေး နည်းလမ်းများကိုအသုံးပြု၍ သတင်းအချက်အလက်များ ဖြန့်ချိခြင်းစသည့် ဆော်သု မူများပြုလုပ် နိုင်ပါသည်။
- (၄) စေတန္ဒုဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများပါဝင်၍ ပိုးလောက်လန်းနှမ်နင်းရေး လုပ်ငန်း များဆောင်ရွက်ခြင်း (Personel selling/ Interpersonal communication/ counseling) တစ်ပတ်လျှင် တစ်ကြိမ် အုပ်စုလိုက်တစ်အိမ်တက်ဆင်း ပိုးလောက်လန်းနှမ်နင်းရေးလုပ်ငန်းကို အိမ်ရှင်များပါ ပါဝင်စေ၍ ဆောင်ရွက်နိုင်သည်။
- (၅) Point of service promotion - ပြည်သူလူလုထုမှုလိုအပ်သော Abate (1% Temephos) ခေါ် ပိုးလောက်လန်း သေစေသေဆေးများ၊ ခြင်ထောင်နှင့်ခန်းဆီးလိုက်ကာများကို ဆေးစိမ်နိုင်မည့် ဆေးပြားများ၊ ခြင်မလာဇေ သည့်ပစ္စည်းများ (Mosquito repellent of spatial and local use) ကို လူထုနှင့်လက်လှမ်းမီသည့် နေရာတွင် အလွယ်တကူဝယ်ယူရရှိစေရန် ပြုလုပ်ပေးခြင်း၊ ဖျားနာသူရှုပါက ဆေးရုံဆေးခန်းသို့ အလွယ်တကူ သွားရောက်ပို့ဆောင်နိုင်မည့်ဟာ၌၊ ငွေကြား စသည့် လိုအပ်ချက်များကို လူထုမှ စိုင်းဝန်းဖြည့်ဆည်းပေးခြင်းတို့ ဖြစ်ပါသည်။

**၁၀-၂။ ရောဂါဖြစ်ပွားမှုအခြေအနေအလိုက် လူထုအားပေးရမည့် သတင်းအချက်အလက်များ**

လူထုအားပေးရမည့် သတင်းအချက်အလက်များကို (၃)ပိုင်းခွဲ၍ ပြုစုထားပါသည်။

(၁) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားမီ

(၂) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါစတင်ဖြစ်ပွားချိန်

(၃) မြို့နယ်တွင် သွေးလွန်တုပ်ကွေးကပ်ရောဂါဖြစ်ပွားချိန်

### Box - 5

သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားမီ လူထုအားပေးရမည့်သတင်းအချက်အလက်များ

- (က) သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားကူးစက်ပုံ - ဥပမာ
- ဤရောဂါသည် ဗိုင်းရပ်စိုးကြောင့် ဖြစ်ပွားသည်။
  - ခြင်ကျားကိုက်၍ ကူးစက်သည်။
  - ခြင်ကျား၏ အလေ့အထများ၊ ပေါက်ပွားသည့်နေရာ၊ ကိုက်သည့်အချိန်စသည်တိုကို ပြောပြရမည်။
- (ခ) သွေးလွန်တုပ်ကွေးရောဂါကိုကာကွယ်ရန်တစ်ကိုယ်ရောကာကွယ်ရေးနည်းလမ်းများ ပိုးလောက်လန်း နှစ်မျိုးများအား အကျိုးလက်ရှည်၊ ဘောင်းသီရှည်၊ ထမီစသည်တို့ကတ်ပေးရန်
- ကလေးများအား အကျိုးလက်ရှည်၊ ဘောင်းသီရှည်၊ ထမီစသည်တို့ကတ်ပေးရန်
  - ကလေး/လူကြီးအားလုံးနေဆင်းဖြစ်စောသဖြစ်စေ အိပ်သည့်အချိန်တွင် ခြင်ထောင်ဖြင့်အိပ်ရန်၊ ဖြစ်နိုင်ပါက ဆေးစိမ်ခြင်ထောင်ဖြင့်အိပ်ရန်
  - အထူးသဖြင့် ဆေးရုံများတွင်လူနာများအား ခြင်ထောင်ဖြင့်အိပ်စေရန်၊ ဖြစ်နိုင်ပါက ဆေးစိမ် ခြင်ထောင်ဖြင့်အိပ်ရန်
  - မူကြိုကျောင်းများ၌ ကလေးများအိပ်ရန်ခြင်ထောင်များကိုဆေးစိမ်ပေးရန်
  - ကျောင်းများတွင် လိုက်ကာခန်းဆီးများကို ခြင်ထောင်စိမ်သည့်ဆေးပြားအသုံးပြု၍ ဆေးစိမ်ရန်
  - ဖြစ်နိုင်ပါက မူကြိုနှင့်နေကလေးထိန်းကျောင်းများ၊ မူလယ်ထက်စာသင်ကျောင်းများ (အစိုးရ + ပုဂ္ဂလိက)တွင် ခြင်လုံးကောများတပ်ပေးခြင်း
  - ခြင်ဆေးခွွေထွန်းခြင်း၊ မီးခိုးမိုင်းတို့ကိုခြင်းစသည်တို့မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်သဖြင့် မပြုလုပ်သင့်ပါ။
  - အနုကြောင့်ခြင်ပြေးသောဆေးများ(Repellent)၊ ခြင်ပြေးသည့် sticker၊ မီးအိမ်စသည်များ သုံးသင့်ပါသည်။

### Box -6

#### သွေးလွန်တုပ်ကျွေးရောဂါဖြစ်ပွားလာရှိန်

သွေးလွန်တုပ်ကျွေးရောဂါစတင်ဖြစ်ပွားလာရှိန်တွင်

ဟောပြောရမည့်အချက်များမှာ

သွေးလွန်တုပ်ကျွေး ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ်က ပြောကြားခဲ့သော အချက်များ အပါအဝင် အောက်ပါအချက်အလက် များကိုလည်း ထည့်သွင်းပြောကြားရပါမည်။

(က) သွေးလွန်တုပ်ကျွေးရောဂါလက္ခဏာများ

(ခ) များနာသောလူနာအား အိမ်တွင်ပြုစုနည်းများကိုလည်း ပြောပြသင်ကြားရန်လိပါသည်။

- ကလေးကိုရောများများတိုက်ပါ။ အထူးသဖြင့်စာတ်ဆားရည်တိုက်ပါ။
- ဓာတ်ပြော၊ ဆန်ပြောကျကျတိုက်ပါ။
- နိုတိနေသည့်အချက်ဖြစ်ပါကနီမဖြတ်ပါနဲ့။ ဆက်တိုက်ပါ။
- အဖျားတက်လျှင် ရေဖတ်တိုက်ပေးပါ။
- ပါရာစီတမောအရည်တိုက်ပေးပါ။ အခြားဆေးမြို့များမတိုက်ပါနဲ့။
- ဆရာဝန်နှင့်ပြုသပြီး ညွှန်ကြားသည့်အတိုင်းလိုက်နာပါ။

သွေးလန်တော့မည့်လက္ခဏာတစ်ခုခုတွေ့ရှိလျှင် ဆေးရုံသို့ချက်ချင်းသွားပါ။

(ဂ) သွေးလန်ခြင်းအခြေအနေသိ ဆိုက်ရောက်တော့မည့်လက္ခဏာများ (Symptoms of impending shock) (ဆေးရုံသိအလျင်အမြန်ပို့ရမည့် လက္ခဏာများ) ကိုပြောပြပေးရမည်။ ကလေးတစ်ဦးကို သွေးလွန်တုပ်ကျွေးဖျားနေသည်ဟု သံသယရှိပါက ဥရက်မျော်ရက်အတွင်း စောင့်ကြည့်ရမည်။

အောက်ပါလက္ခဏာတစ်ခုခုတွေ့ပါကဆေးရုံသိ ချက်ချင်းသွားပါ။

- ကလေးများဖျားပြီး အန်ခြင်း၊ အန်ဖတ်တွင် အညီရောင်အဖတ်များပါခြင်း၊ ဝမ်းမဲ့သွားခြင်း၊ အနိုစက်များထွက်ခြင်း၊ သွေးယိုစီးမှုရှိခြင်း၊ မိုန်းနေခြင်း၊ လက္ခဏာမငြိမ်ဖြစ်ခြင်း၊ ရှိကျခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်း။
- သွေးပေါင်ချိန်ကြည့်ပါက အောက်သွေးတက်နေပြီး အောက်သွေး (diastolic pressure) နှင့် အပေါ်သွေး (systolic pressure) တို့၏ မြားနားချက် (pulse pressure) မှာ  $\leq 20$  mmHg ဖြစ်နေသည်ကိုတွေ့ရခြင်း (e.g. 100/80 mmHg.)။

**Box-7**

**သွေးလွန်တုပ်ကျွေးရောဂါကပ်ရောဂါအသွင်ဖြစ်ပွားလာရန်**

**သွေးလွန်တုပ်ကျွေးရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ သိရှိလိုက်နာရန်-**

- သွေးလွန်တုပ်ကျွေးကပ်ရောဂါစတင်ဖြစ်ပွားနေပါသည်။
- မိမိတို့ကလေးများ၊ လူကြီးများအားလုံး ဖျားနာပါက နီးစပ်ရာဆေးခန်း၊ ဆေးရုံး၊ လာရောက်ပြုသပါ။ (အစိုးရမှုဖွင့်ထားသော ယာယီဆေးခန်းကိုညွှန်ပေးပါ)
- ဆေးမြို့တို့ဖြင့်ကုသခြင်းကို ရှောင်ကြည်ပါ။
- ကလေးများရှားပြီးအန်လျှင်၊ အန်ဖတ်တွင် အညီရောင်အဖတ်များပါလျှင်၊ ဝမ်းမဲမဲသွားလျှင်၊ အနိစက် များထွက်လျှင်၊ သွေးယဉ်စီးမှုရှိလျှင်၊ မိန်းနေလျှင်၊ ကက္ခာမပြိုမဖြစ်လျှင်၊ ဂျိကျလျှင်၊ ခြေဖျားလက်ရှုံးပါ၊ အေးစက်လျှင်ဆေးရုံး၊ ချက်ချင်းသွားပါ။

**သွေးလွန်တုပ်ကျွေးရောဂါကူးစက်မှုနှင့်ပတ်သက်၍ သိရှိလိုက်နာရန်-**

- သွေးလွန်တုပ်ကျွေးရောဂါသည် ခြင်ကျားကိုက်ခံခြင်းမှတဆင့် ကူးစက်ပါသည်။
- မိမိတို့အိမ်တွင် ရေတင်ကျွန်နိုင်သည့် စွန်ပစ်ပစ္စည်းအားလုံးကို အမှိုက်စွန်ပစ်သည့်နေရာတွင် စနစ်တကျ စွန်ပစ်ပါ။ အိမ်ပတ်ဝန်းကျင်သနရှင်းပါစေ။
- ရေစည်းရေအုံးများကို လုံခြုံစွာဖုံးအုပ်ထားပါ။
- ပိုးလောက်လန်းစစ်ဆေးရန် လာရောက်သည့်အစွဲနှင့် ပူးပေါင်းဆောင်ရွက်ပါ။
- မိမိရပ်ကွက်/ကျေးဇူာအတွင်း "သွေးလွန်တုပ်ကျွေးရောဂါ"နှင့်နှင့်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်ကြပါ။

## References (ကျမ်းကိုးစာရင်း)

1. World Health Organization. The World Health Report 1996: fighting disease, fostering development. Geneva: WHO, 1996. p. 137.
2. Gubler DJ. Dengue and dengue haemorrhagic fever: its history and resurgence as a global public health problem. In: Gubler DJ, Kuno G. Eds. Dengue and dengue haemorrhagic fever. Wallingford, Oxon: CAB international, 1997.
3. World Health Organization. Dengue haemorrhagic fever: Diagnosis, treatment prevention and control. 2nd edn. Geneva: WHO, 1997.
4. World Health Organization, Regional Office for South-East Asia, Guidelines for treatment of dengue fever/dengue haemorrhagic fever in small hospitals. New Delhi: WHO-SEARO, 1999.
5. World Health Organization, Regional Office for South-East Asia. Regional guidelines on dengue/DHF prevention and control. New Delhi: WHO-SEARO, 1999. (Regional Publication, SEARO No. 29).
6. World Health Organization. Global strategic framework for integrated vector management. Geneva: WHO, 2004. Document No. WHO/CDS/CPE/PVC/2004.10.
7. World Health Organization. International Health Regulations. 2005. 2nd edn. Geneva: WHO, 2008.
8. World Health Organization, Regional Office for South-East Asia. Framework for implementing integrated vector management (IVM) at district level in the South-East Asia Region: a step-by-step approach. New Delhi : WHO-SEARO, 2008.
9. A joint publication of the World Health Organization (WHO) and the Special Programme for Research and Training in Tropical Diseases (TDR). Dengue guidelines for diagnosis, treatment, prevention and control (2009).
10. World Health Organization, Regional Office for South-East Asia: Comprehensive Guidelines for prevention and control of dengue and dengue hemorrhagic fever, Revised and expanded edition (2011).

## အခန်း(၁၀)

### ၁၁။ နောက်ဆက်တွဲများ (Annexes)

- |                 |   |  |
|-----------------|---|--|
| နောက်ဆက်တွဲ (၁) | - | Larval Survey ပြုလုပ်နည်း  |
| နောက်ဆက်တွဲ (၂) | - | "ဖုံးသွေ့နှင့်လဲစစ်"နှင့်ပိုးလောက်လန်းနှင့်နင်းရေးလုပ်နည်းလုပ်ဟန်များ                              |
| နောက်ဆက်တွဲ (၃) | - | မလှယ်နိုင်သောက်နှင့်များနှင့်ကျောက်စည်များတွင်(1%)<br>Temephos (Abate) ခတ်ရန် တွက်နည်းနှင့်ခတ်နည်း |
| နောက်ဆက်တွဲ (၄) | - | ပိုးလောက်လန်းစားပါးထည့်ခြင်း   |
| နောက်ဆက်တွဲ (၅) | - | ဓားမူတ်ခြင်း (Thermal Fogging) လုပ်ငန်း  |
| နောက်ဆက်တွဲ (၆) | - | Case Investigation Form (prototype)  |
| နောက်ဆက်တွဲ (၇) | - | သွေးလွှန်တုပ်ကျေးရောဂါလူနာမှတ်တမ်း   |
| နောက်ဆက်တွဲ (၈) | - | သွေးလွှန်တုပ်ကျေးရောဂါကာကွယ်/နိုင်နင်းရေးလုပ်ငန်းလုပ်ဆောင်ချက်<br>အစီရင်ခံစာ                       |

## နောက်ဆက်တွဲ (၁)

### Larval survey ပြုလုပ်နည်း

Larval survey မပြုလုပ်မီ ယင်းရပ်ကွက်ကျေးစွာရှိ အိမ်ခြေများပြသောမြေပုံ လိုအပ်ပါသည်။ larval survey သည် ရပ်ကွက်/ကျေးစွာ (သို့မဟုတ်) ရပ်ကွက်/စွာကျယ်ဝန်းလှုပ် ယင်း၏ အပိုင်းတစ်ပိုင်းကို ကိုယ်စားပြု ရမည်ဖြစ်ပါသည်။ တစ်လမ်းတည်း၊ တစ်နေရာတည်းဆောင်ရွက်၍မရပါ။ “အိမ်ခြေမည်မျှစစ်ဆေးရမည်” ဆိုသည်ကို သတ်မှတ်ရနှုန်း ပိုးလောက်လန်းပေါက်ပွားမှုအခြေအနေ၊ အဖြေမှန်ကန်မှန်န်း (Precision) မည်မျှလိုချင်သည်၊ စစ်ဆေးမည့်လုအင်အား မည်မျှရှိသည်ဟုသော အချက်(၃)ချက်ပေါ်တွင် မူတည်သည်။ ဥပမာ - အိမ်ခြေ(၅၀၀)ရှိ သောရပ်ကွက်တစ်ခုတွင် ငှုံး၏ မူလ House Index (အိမ်ခြေ(၁၀၀)တွင် ပိုးလောက်လန်းတွေ့သည့် အိမ်ခြေရာခိုင်နှုန်းမှာ (၅%)ရှိသည် ဆိုပါက ငှုံး၏ရပ်ကွက်အိမ်ခြေပေါင်း၏ (၁၀%) (၅၆)အိမ်စစ်ဆေးလှုပ် အနီးစပ် ဆုံးမှန်ကန်မှု (Precision)ကို ရရှိမည်ဖြစ်ပါသည် (ထော် - J ကြည့်ပါ)။

(ထော် - J) Larval Survey ဆောင်ရွက်ရန်ရွေးချယ်ရမည့်အိမ်ခြေပေါင်း

ရပ်ကွက်/ကျေးစွာရှိ အိမ်ခြေပေါင်း	True House Index		
	>1%	>2%	>3%
100	95	78	45
200	155	105	51
300	189	117	54
400	211	124	55
500	225	129	56
1,000	258	138	57
2,000	277	143	58
5,000	290	147	59
10,000	294	148	59
Infinite	299	149	59

စစ်ဆေးပြီးပါက အောက်ပါကိန်းဂဏန်းများ ရရှိမည်ဖြစ်သည်။

- (က) စစ်ဆေးသည့်အိမ်ပေါင်း
- (ခ) ပိုးလောက်လန်းတွေ၊ သည့် အိမ်ပေါင်း
- (ဂ) စစ်ဆေးသည့်အိုးခွက်ပေါင်း
- (ဃ) ပိုးလောက်လန်းတွေ၊ သည့် အိုးခွက်ပေါင်း
- (င) စစ်ဆေးသည့်အိမ်များရှိလှိုးရေ

အထက်ပါကိန်းဂဏာန်းများကို အောက်ပါပုံသေနည်းများတွင် ထည့်သွင်းတွက်ချက်ပါက ပိုးလောက်လန်း  
ဆိုင်ရာ အညွှန်းကိန်းများ ရရှိလာပါမည်။

$$(၁) \frac{\text{ပိုးတွေ အိမ်ရာနှုန်း}}{\text{(House Index)}} = \frac{\text{ပိုးလောက်လန်းတွေ သည့် အိမ်ပေါင်း}}{\text{စစ်ဆေးသည့် အိမ်ပေါင်း}} \times 100$$

$$(၂) \frac{\text{ပိုးတွေ အိုးခွက်ရာနှုန်း}}{\text{(Container Index)}} = \frac{\text{ပိုးလောက်လန်းတွေ သည့် အိုးခွက်ပေါင်း}}{\text{စစ်ဆေးသည့် အိုးခွက်ပေါင်း}} \times 100$$

$$(၃) \frac{\text{အိမ်ခြောဝဝတွင် ပိုးတွေ}}{\text{အိုးခွက်ရာနှုန်း}} = \frac{\text{ပိုးလောက်လန်းတွေ သည့် အိုးခွက်ပေါင်း}}{\text{စစ်ဆေးသည့် အိမ်ပေါင်း}} \times 100$$

အထက်ပါ အညွှန်းကိန်း(၃)ခုအနက် BI သည် ပိုးလောက်လန်းတွေ သည့် အိုးခွက်နှင့် အိမ်ခြော  
အချိုးကို ပြဿနာဖြင့် အသုံးအဝင်ဆုံး အညွှန်းကိန်းဖြစ်ပါသည်။ BI နှင့် HI ကို သွေးလွန်တုပ်ကွေး  
ဖြစ်နိုင်ခြေအများဆုံးရှိသော Risk area (Dengue Sensitive Area) ရွေးချယ်သတ်မှတ်ရာတွင်  
အသုံးပြုပါသည်။


**မှတ်ချက်။** ပိုးလောက်လန်းစစ်ဆေးရာ၌ ပိုးရပ်စံး (Pupa) များကိုပါ စစ်ဆေးတွက်ချက်နိုင်ပါက  
ပို့မိတိကျ ကောင်းမွန်မည်ဖြစ်သော်လည်း၊ Entomology staff များမပါဘဲ ဆောင်ရွက်ရသည့်အခါ  
ခက်ခဲမည်ဖြစ်သောကြောင့် ပိုးလောက်လန်းရှိ/မရှိကိုသာ စစ်ဆေးပါမည်။

## နောက်ဆက်တွဲ (၂)

**ဖုံးသွန်လဲစစ် နှင့် ပိုးလောက်လန်းနှစ်နှင့်ရေးလုပ်နည်းလုပ်ဟန်များ**



- အုံ** - ရေထည့်သည့်အိုးခွက်မျန်သမျှ လုပောင်ဖုံးအုပ်ထားရပါမည်။ ဖုံးအုပ်ရာတွင် မည့်သည့် ပစ္စည်းများကို သုံးစေကာမူ အိုးခွက်များကို လုပ်ခြုံအောင်ဖုံးအုပ်ထားရန်သာ အရေးကြီးပါသည်။ အိုးခွက်များထဲသို့ ခြင် လုံးဝမဝင်နိုင်ပါက ပိုးလောက်လန်းပေါက်ပွားမည်မဟုတ်တော့ပါ။
- သွန်** - ရေထည့်သော အိုးခွက်များကို တစ်ပတ်တစ်ကြိမ် အတွင်းနှုန်းများကို တိုက်ချွတ်ဆေးကြော် ရေများကို သွန်ပစ်ရန် ဖြစ်ပါသည်။
- လ** - ရေများကို တစ်ပတ်တစ်ကြိမ်လလှယ်ပေးရန် ဖြစ်ပါသည်။ အိုးတွင်းရေအကျိုး များနေသေးပါက တစ်အိုးမှ တစ်အိုးသို့ ရေလဲလှယ်ပေးခြင်းအားဖြင့် ပိုးလောက်လန်းပေါက်ပွားမှုကို လျော့နည်း စေပါသည်။ ရေမလဲမီလဲမည့်အိုးခွက်၏ အတွင်းနှုန်းများကို တိုက်ချွတ်ဆေးကြောရန်နှင့် လဲပြီးပါက လဲပြီးအိုးခွက်များကို တိုက်ချွတ် ဆေးကြောရန် အရေးကြီးပါသည်။
- စစ်** - ရေထည့်သည့်အပါ ရေကိုစစ်ရှုထည့်ခြင်း၊ ရေအိုးတစ်အိုးမှ နောက်တစ်အိုးသို့ ရေလဲလှယ် သည့်အချိန်တွင် ရေကိုစစ်ခြင်းဖြင့် ခြင်ကျား ပိုးလောက်လန်းများ၊ အမှိုက်များကို စစ်ပြီးဖြစ်ပါမည်။
- ပိုး** - ပိုးလောက်လန်းများကို အထူးစီမံပြုလုပ်ထားသော ရေစစ်ဖြင့်ခပ်ပစ်ခြင်း ဖြစ်ပါသည်။ အဆိုပါ ရေစစ်မှာ အရှိုးရှည်တပ်ထားပြီးပိုးလောက်လန်းများခပ်စစ်လိုပါကရေးဦးစွာ



- ခတ်** - မလုယ်မသွန်နိုင်သော အုတ်ကန်ကြီးများ၊ Overhead Tank များအတွင်းသို့ ပိုးလောက်လန်းသေစေသော ဆေးခတ်ခြင်းဖြစ်ပါသည်။ ပိုးလောက်လန်းသေစေသော ပိုးသတ်ဆေးမှာ ၁% Temephos (Abate) ဖြစ်ပါသည်။ Abate သည် ပိုးလောက်လန်းကိုသာ သေစေသေဖြင့် လူများတွင်အွန်ရာယ်မရှိပါ။ Abate ဆေး၏ အာနိသင်များ(၃) လခံပါသည်။ မိမိခတ်ရမည့် အချိုးအဆကို တွက်ချက်ပြီး အုတ်ကန် (သို့မဟုတ်) မိမိခတ်မည့် အိုးခွက်ထဲသို့ ထည့်ပါ။
- လောင်း**- မလုယ်မသွန်နိုင်သည့် ကြောင်အိမ်အောက်ခံခွက်များထဲသို့ ဆား (သို့မဟုတ်) အင်ဂျင်ပိုင် အဟောင်း (သို့မဟုတ်) ဒီဇယ်အဟောင်းများလောင်းထည့်ခြင်းဖြင့် ပိုးလောက်လန်း ပေါက်ပွားမှုကို ကာကွယ်သည့် နည်းဖြစ်ပါသည်။
- ထောင်** - ဘယ်အချိန်အိပ်အိပ် ဘယ်နေရာအိပ်အိပ် ခြင်ထောင်ထောင်အိပ်ပါ။
- ဖွင့်** - အလင်းရောင်ရအောင် ပြုတင်းပေါက်များဖွင့်ထားပါ။
- မြှင့်** - အိမ်တွင်း/အိမ်ပြင်ရှိ အသုံးမပြုတော့သော စွန်းပစ်ပစ္စည်းများသည် ပိုးရေတင်ကျွန်းပါက ပိုးလောက်လန်း ပေါက်ပွားနိုင်သောဖြင့် ယင်းပစ္စည်းများအား မေကြီးတွင်ကျင်းတူး၍ မြှင့်ပစ်ရန် ဖြစ်ပါသည်။ ကျင်းတူးရန် မဖြစ်နိုင်သော မြို့ကြီးများတွင် အမိုက်ကား၊ အမိုက်စွန်းပစ်သည့် နေရာတို့၌ စနစ်တကျသွားရောက်စွန်းပစ်ရန် ဖြစ်ပါသည်။
- ရှင်း** - အိမ်တွင်း/အိမ်ပြင် ခြင်နိအောင်းခြင်း၊ နားနေခြင်း မပြုနိုင်ရန် သန့်ရှင်းသပ်ရပ်စွာထားခြင်းကို ဆိုလိုပါသည်။ ခြင်ကျားများသည် တွေ့လောင်းကျေနေသောအဝတ်များ၊ မောင်ရိပ်ကျေနေသော အဝတ်များ/ အိမ်ထောင် ပရီဘောကများနှင့် ဖာလိပ်များအတွင်း ခိုအောင်းနားနေပြီး ကိုက်လေ့ရှိသော အိမ်ရှင်များအနေဖြင့် မိမိအိမ်ကို သန့်ရှင်းသပ်ရပ်စွာနှင့် လေဝင်လေထွက်ကောင်းအောင်ထားရှိရန် လိုအပ်ပါသည်။သစ်ခေါင်း ဝါးခေါင်းများကို ခုတ်ထွင်ရှင်းလင်းရန် သို့မဟုတ် မြေကြီးဖို့ရန်ဖြစ်ပါသည်။
- မွေး** - ခြင်လောက်လန်းတားဝါးမွေးမြှုခြင်း။ ။ရေလျှောင်ကန်များတွင် တိုလားပီးယား၊ ဝါးထိပ်ကွက်နှင့် ဒေါင်းဝါးစသည့် ခြင်လောက်လန်းတားဝါးများ မွေးမြှုနိုင်ပါသည်။

အိမ်ပြင်တွင်ပစ်ထားလဲရှိသောတာယာဟောင်းများကိုမှ မလိုအပ်ပါက စနစ်တကျစွန်းပစ်ရန်နှင့် ပြန်လည်သိမ်းဆည်းလိုပါက တာယာတွင်းရှိ ပိုးလောက်လန်းများကုန်အောင် အဝတ်စုတ်နှင့် သေချာစွာ ပွတ်တိုက်၍ ရေခြောက်အောင် သုတေပြီးမှသိမ်းဆည်းရန်ဖြစ်ပါသည်။ တာယာတွင်းရှိရောကို လှုပ်ချိခြင့်ထုတ်မရပါ။ ကားတာယာများ အစုလိုက် အပုံလိုက်ထား၍ ရောင်းချသည့်နေရာများ၌ ယင်းတာယာပုံကို ပလတ်စတစ်အဖြူရောင်တစ်စဖြင့် ဖုံးဖိုးထားခြင်းဖြင့် ပိုးရေဝင်မှုကို ကာကွယ် ပေးနိုင်သည်။ တာယာ

တစ်လုံးချင်းဖြစ်ပါမှ အတွင်းမှရေများကို ခွက်ငယ်ဖြင့်ခတ်ထုတ်ပြီး အဝတ်စုတ်ဖြင့် သုတ်ပစ်ရမည်။  
ပြီးလျှင်မိုးရေမဝင်နိုင်သည့်နေရာတွင် သိမ်းထားရမည် (သို့မဟုတ်) စနစ်တကျ စွန့်ပစ်ရမည်။

## နောက်ဆက်တွဲ (၃)

### 1% Temephos (Abate) စတ်ရန် တွေက်နည်းနှင့်စတ်နည်း

ဝင်ဆန်းနိုင်မည့်ရေထာထည်ကို ရှေးဦးစွာတွေက်ရပါမည်။ ရေထာထည်ရပြီးပါက ယင်းကို ရေရှိလဲဖွဲ့ရမည်။ ရရှိသည့် ရေရှိလဲကိုမှတည်၍ ရေ(၁၀)ဂါလံလျှင် Abate (1) Teaspoon နှင့်ဖြင့် စတ်ရပါမည်။ (1) Teaspoon ဆိုသည်မှာ ကလေးများအတွက် ထုတ်လှပ်သော ဆေးပူလင်းများ တွင်ပါသည့် (5ml)နှင့်ကိုခေါ်ပါသည်။

#### ရေရှိလဲတွေက်နည်း

လေးထောင့်ရေကန်တွင် = ရေကန်အလျား(ပေ) x အနံ(ပေ) x အမြင့်(ပေ) x 6.25 (ဂါလံ)  
ကျောက်စည်အပိုင်းတွင် = 5 x ရေစည်၏အချင်း(ပေ) x ရေစည်၏အမြင့်(ပေ) x 6.25 (ဂါလံ)  
ရေ(၁၀)ဂါလံလျှင် (1) Teaspoon စတ်ပါ။

**Box 1: Quantities of 1% temephos sand granules required to treat different size water containers to kill mosquito larvae (WHO Regional Publication, SEARO No.29)**

Size of water containers (in litres)	Grams of 1% granules required	Number of teaspoons required (assuming one teaspoon holds 5 grams)
<than 25	<than 5	Pinch: small amount held between thumb and finger
50	5	1
100	10	2
200	20	4
250	25	5
500	50	10
1,000	100	20

#### **1% Temephos ဆတ်ရာ၌လိုက်နာရမည့်အချက်များ**

- လူထုကို ဆေးမခတ်မီ(၂)ရက်ခန့် ကြိုတင်အကြောင်းကြားထားပါ။
- ဆေးခတ်မည့်အိုးခွက်များကို တိုက်ချွတ်ဆေးကြောပြီး ရေဖြည့်ထားပါစေ။
- ဆေးမည့်မျှခတ်ရမည့်ကို တွက်ချက်ပြီးသောအခါ ဆတ်ရမည့်Tea Spoon အရေအတွက်ကိုခတ်ပါက သတ်မှတ်ကာလအတိုင်း တာရှည်ခံမည်။

#### **1% Temephos ဆတ်ရာ၌ ပြည်သူလူထုသိပေးရမည့် သတင်းအချက်အလက်များ**

- ၁။ Abate ၏ ပိုးလောက်လန်းသေစေသည့်ဆေးသည် "ပိုးလောက်လန်းကိုသာ သေစေနိုင်ပါသည်"။ အခြားသောသက်ရှိသတ္တဝါများကို သေးညပါဖိမပေးပါ။
- ၂။ ယင်းဆေးခတ်ပြီးသောရေကို သောက်သုံးရေအဖြစ် ဆက်လက်အသုံးပြုနိုင်သည်။
- ၃။ ထိုဆေးခတ်ပြီးပါက ယင်းရေထည့်သည့်ပစ္စည်း (Container) ကို မလှယ်၊ မသွွှန်ရပါ။
- ၄။ ငှုံးဆေးခတ်ခြင်းသည် "ဆေးမှုတ်ခြင်း"ထက် လူကိုအဆွဲရာယ်ကုန်းစေပါသည်။
- ၅။ ဆေးတစ်ကြိမ်ခတ်ပြီးလျှင် (၃)လထိ တာရှည်ခံပါသည်။

## နောက်ဆက်တွဲ (၄)

### ပိုးလောက်လန်းစားဝါးထည့်ခြင်း

- အုတ်ကန်များအတွင်းဝါးထည့်ခြင်းကို အခါးပြည်သူများလက်ခံသော်လည်း အခါးက လက်မခံလိုပါ။ သို့ရာတွင် စက်မှုစန်ကဲ့သို့ ဂါလံပေါင်းများစွာဆန်းသည့် ရေကန်ကြီးများထဲသို့ Abate (1% Temephos) စတ်ရန် ကျွန်းမာရေးဌာနအနေဖြင့် Resource လုံလောက်နိုင်မည်မဟုတ်ပါ။
- ယင်းကဲ့သို့သောနေရာမျိုးတွင် ပိုးလောက်လန်းစားသောဝါးထည့်ရန် ညွှန်ပြုသင့်ပေါ်သည်။
- ယော်ယျာအားဖြင့် ဒေါင်းဝါး၊ ဝါးထိပ်ကွက်၊ ဝါးရုံးခေါင်းတိ (ကြီးသွားလျှင်မစားနိုင်) စသည်တို့ဖြစ်သည်။
- အထောက်အကြောင်းဖြစ်ပါက အထက်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းညီနေသောဝါး (သို့မဟုတ်) အောက်နှုတ်ခမ်း ရှည်သောဝါးကို ရွှေးချယ်သင့်ပါသည်။ ဝါးလုပ်ငန်းလီးစီးဌာနနှင့် ညီနှင့် ဆောင်ရွက်နိုင်ရန်ကြီးစားပါ။



Box 1: Quantities of 1% temephos sand granules required to treat different size water containers to kill mosquito larvae (WHO Regional Publication, SEARO No.29)

Size of water containers (in litres)	Grams of 1% granules required	Number of teaspoons required (assuming one teaspoon holds 5 grams)
<than 25	<than 5	Pinch: small amount held between thumb and finger
50	5	1
100	10	2
200	20	4
250	25	5
500	50	10
1000	100	20

## နောက်ဆက်တွဲ (၅)

### ဆေးမှုတ်ခြင်း (Thermal Fogging) လုပ်ငန်း

#### သာကြောင့်ဆေးမှုတ်ရပါသလဲ။

ခြင်ကျားသည် နံရံတွင်နားလေ့မရှိဘဲ အဝတ်အစားများ၊ ပရီဘောဂများ၏နောက်ကြောန့်အောက်ဖက်တွင် နားလေ့ရှိသဖြင့် နံရံတွင်ဆေးဖြန်း၍မရပါ။ space spray ဆောင်ရွက်မှုသာ ခြင်န့်ပိုးသတ်ဆေးထိတွေ့၍ ခြင်များ ချက်ချင်း သေဆုံးမည်ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးဖြစ်သည့် လူနာအိမ်နှင့်ပတ်ဝန်းကျင်တွင်ရှိနေမည့် ရောဂါးသယ်ဆောင်ထားသော သက်ကြီးကောင်ခြင်ကို အမြန်ဆုံးသေစေရန်ဖြစ်ပါသည်။

#### သာတွေပြင်ဆင်ထားရမလဲ။

- ဆေးမှုတ်မည့်အကြောင်းကို အိမ်သားများ၊ သက်ဆိုင်ရာရက်ကွက်လှုကြီးများ၊ အာကာပိုင် အာဖွဲ့အစည်း များကို တစ်ရက်ကြိုတင်သတင်းပိုပါ။
- ဆေးမှုတ်စဉ် မိသားစုတစ်ဦးဦးရှိနေရမည်။
- အိမ်အတွင်းရှိ စားသောက်ဖွေယ်ရာများကို လုံခြုံစွာဖုံးအပ်ထားရပါမည်။
- လူအို၊ လူနာ၊ ကလေးပေါ်များနှင့် အိမ်မွေးတိရိစ္စနှင့်များကို ဆေးမှုတ်မည့်နေရာမှ စေတွေ ချွေးထားရမည်။ ဆေးမှုတ်ပြီး (၂)နာရီခန့်အကြောတွင် ပြန်လည်ဝင်ရောက်နေနိုင်ပါသည်။

#### ဆေးမှုတ်စဉ်လိုက်နာရမည့်အချက်များ။

- ဆေးမှုတ်မည့်အိမ်ခန်းသည် လုံနေရပါမည်။ အပေါက်များရှိပါက စတ္တာ၍အကတ်စသည့်တို့ဖြင့် ကာရံပိတ်ဆိုပါ။ ဆေးမှုတ်လိုက်သည့် ပိုးသတ်ဆေးများမှာ အခန်းအတွင်း၌ပုံလွင့်စဉ် အခန်းလုံမှုသာ ခြင်များအပြင်သို့ ထွက်မပြေးနိုင်ဘဲ အတွင်း၌ ဆေးနှင့်ထိတွေပြီး သေသွားမည် ဖြစ်ပါသည်။
- တစ်အိမ်မှတစ်အိမ်သို့ကူး၍ ဆေးမှုတ်ရသည့်ဖြစ်ရာ လေအောက်မှလေညာသို့ကူးရမည်။
- တစ်အိမ်မှတစ်အိမ်ကူးပြောင်းစဉ် စက်ကိုပိတ်ထားရမည်။
- တစ်ထပ်အိမ်များတွင်ဆေးမှုတ်ပါက အိမ်နောက်မှအိမ်ရှေ့သို့ ဆေးမှုတ်ရင်းထွက်လာရမည်။ အထပ်များ သောအိမ်ဖြစ်ပါက အပေါ်ထပ်မှအောက်ထပ်သို့ တစ်ထပ်ချင်းမှုတ်ရမည်။
- နေအလွန်ပူချိန်နှင့် မိုးရွာသွားနေချိန်တွင် ဆေးမှုတ်ရပါ။
- ဆေးမှုတ်ရန်အချိန်မှာ နံနက်(၇)နာရီမှ(၉)နာရီနှင့် ညနေပိုင်း(၅)နာရီမှ(၇)နာရီအတွင်း အကောင်းဆုံး ဖြစ်ပါသည်။

- ဆေးကိုသုံးခနီးမှအချို့ကျဖြောစပ်ရမည်။(၉၅%Malathion(၁)ဆန့်Diesel(၁၉)ဆ)ကိုအပြင် တွင်ပလပ်စတင်ပုံးဖြင့်ရောစပ်၍ရောစပ်ထားသောဆေးရည်ကိုဆေးမှတ်စက်အတွင်းသို့ရေစစ် က တော့ဖြင့် စနစ်တကျထည့်ရမည်။
- ဆေးမှတ်စက်ကိုနဲ့လိုက်သောအခါ စက်၏အပူရှိနှစ်ဖြင့် (Engine start with heat->200° C) ဆေးရည်များ အငွေ့ထွက်ပြီး 15micron အချယ်ဆေးမှန်များ လေထဲတွင်ဝေးပျုံနှုန်းနေပါသည်။ (Thermal Fog)
- ထိအခါ ခြင်နှင့်ဆေးမှန်များ လေထဲတို့တွေ့ပြီး (Knock Down Effect) ကြောင့် ခြင်များသေပါသည်။ (Mosquito-meet with insecticide particles and dies)
- မိနစ်(၄၀-၆၀)ခန့်အကြာတွင် ဆေးမှန်များသည် လေထဲတွင်မပျုံနိုင်ဘဲ ကျမ်းပြင်ပေါ်သို့ ပြတ်ကျသော ကြောင့်အာနိသင်မရှိတော့ပါ။ (After 45-60 min- Particles- dropped on the floor -No more action )
- ဆေးမှတ်ရမည့်ဒရိယာ (သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သောလူနာအီမ်ကိုပုံးပြု၍ ပတ်ကန်းကျင်မိတာ ၁၀၀ အကွာအလေး ရှိအိမ်များအားလုံးကိုဆေးမှတ်ရပါမည်။

ଫୋର୍ମ୍ ପାତ୍ର (୮)

## Case Investigation Form

ပြည်နယ်/တိုင်းဒေသကြီး ..... မြို့နယ် ..... ကျွန်းမာရေးဌာန/ဌာနခွဲ .....  
သတင်းရရှိသည့်ရက်စွဲ ..... စံစေးမေးမြန်းသည့်ရက်စွဲ .....

Case Investigation No.	
သတင်းရရှိသည့်အောင်/ အေးခန်း -	
ရောဂါဌားသည့်ပို့ကွက်/ကျေးရွာ -	
လူနာအမည် -	
အသက် -	
ကျေး/မ -	
အသအမည် -	
နေရပ်လိပ်စာ -	
လွန်ခဲ့သည့် (၂)ပတ်ကာသွားခဲ့ဖူးသည့်နေရာ (ရှိက) -	
ရောဂါဌားကျောများ	
စများသည့်ရက်စွဲ -	
အေးရှိတက်သည့်ရက်စွဲ -	
ဖျားသည့်ပုံစံ - ဆက်တိဂုံး/တက်ဖျားကျေား	
အေးရှိတက်သည့်ရောဂါဌားကျောများ	
သွေးထိုးသည့်လက္ခဏာများ (Petechiae, purpura, ecchymosis, epistaxis, gum bleeding, haematemesis, malaena) - ရှိ/မရှိ	
အသကြီးခြင်း - ရှိ/မရှိ	
Hess test - Positive/ Negative/ Not done -	
Rash အနီးရောင်အစက်များ/အကွက်များပေါ်ခြင်း - ရှိ/မရှိ	
သွေးလန်ခြင်း - ရှိ/မရှိ	
လူနာအမြှေအနေ (ကောင်းစီးရိမ်ရ) -	
လူနာအား သွေး(သို့မဟုတ်) အခြားသွေးပစ္စည်းများ(Platelet/plasma) သွင်းခြင်း - ရှိ/ မရှိ	
ဓတ်ခွဲစစ်ဆေးချက်များအကြောင်း -	
PCV (Haematocrit) - Serial 1 -	Serial -2
Platelet count - Serial 1 -	Serial -2
T&DC, WBC (Lymphocyte count) - Serial 1 -	Serial -2
Serological input – NS1, IgM, IgG -	
Acute serum collected on date:	Sent on date:
Convalescent sera collected on date:	Sent on date:
Outcome of the patient's condition: Recovered/ expired/discharged on:	
Signature.....	
Medical officer/Designated Authority	

Source: Adapted from Dengue Fever, Dengue Haemorrhagic Fever, Dengue Shock Syndrome Investigation Guidelines. Version01/2010. Kansas, USA

କୁଣ୍ଡଳେଖାରୁଧୀ/କୁଣ୍ଡଳେଖା

(b) ଶ୍ରୀମତୀ

Note: 4 copies of different colours to send Township, State/Region VBDC, Central VBDC and one receipt.

**ପ୍ରିଯାମନେଶ୍ୱର/କୁଣ୍ଡଳେଖା**

